

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ (မူကြမ်း)

(၂၀၁၆ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ။)

၁၃၇၈ ခုနှစ်၊ လ ရက်

(၂၀၁၆ ခုနှစ်၊ လ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ ဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါ စကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည် -

- (က) နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကိုဆိုသည်။
- (ခ) နိုင်ငံတော်သမ္မတ ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံတော် သမ္မတကို ဆိုသည်။
- (ဂ) အစိုးရအဖွဲ့ ဆိုသည်မှာ ပြည်ထောင်စု အစိုးရအဖွဲ့ကို ဆိုသည်။
- (ဃ) ကော်မရှင် ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ကို ဆိုသည်။
- (င) အဖွဲ့ဝင် ဆိုသည်မှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ တို့အပါအဝင် အဖွဲ့ဝင် တစ်ဦးဦးကို ဆိုသည်။
- (စ) ကော်မရှင်ရုံး ဆိုသည်မှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ရုံးလုပ်ငန်း များကို တာဝန်ယူဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာနကိုဆိုသည်။
- (ဆ) အတွင်းရေးမှူး ဆိုသည်မှာ ကော်မရှင်ရုံး၏ ရုံးလုပ်ငန်းတာဝန်များကို တာဝန်ခံ ဆောင်ရွက်မည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အတွင်းရေးမှူးကိုဆို သည်။
- (ဇ) အဆိုပြုချက် ဆိုသည်မှာ ရင်းနှီးမြှုပ်နှံသူက ကော်မရှင်၏ ခွင့်ပြုမိန့် ရရှိရန် ပုဒ်မ ၃၆ တွင် ဖော်ပြထားသည့် လုပ်ငန်းများ၌ လုပ်ကိုင်လိုသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း

J

အတွက် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း၊ ပဋိညာဉ်စာချုပ် (မူကြမ်း)၊ ငွေရေးကြေးရေး ဆိုင်ရာ အထောက်အထားများ၊ ကုမ္ပဏီဆိုင်ရာ အထောက်အထားများ နှင့်အတူ တင်ပြသော လျှောက်လွှာကို ဆိုသည်။

- (ဈ) ခွင့်ပြုမိန့် ဆိုသည်မှာ ရင်းနှီးမြှုပ်နှံမှုမှ ရင်းနှီးမြှုပ်နှံရန် တင်ပြလာသော အဆိုပြု ချက်နှင့်စပ်လျဉ်း၍ ကော်မရှင်၏ သဘောတူခွင့်ပြုချက်ကို ဖော်ပြသည့် အမိန့်ကို ဆိုသည်။
- (ည) အတည်ပြုလျှောက်ထားလွှာ ဆိုသည်မှာ ရင်းနှီးမြှုပ်နှံသူက အခန်း(၁၄) မြေအသုံး ပြုခွင့်နှင့် အခန်း(၁၉) ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များအရ အကျိုး ခံစားနိုင်ရန် အလို့ငှာ ကော်မရှင်၏ အတည်ပြုမိန့် ရရှိရန် သတ်မှတ်သည့် ပုံစံဖြင့် လိုအပ်သည့် အထောက်အထားများ ပူးတွဲကာ တင်ပြသော လျှောက်လွှာကိုဆိုသည်။
- (ဋ) အတည်ပြုမိန့် ဆိုသည်မှာ ရင်းနှီးမြှုပ်နှံမှုမှ တင်ပြလာသော အတည်ပြု လျှောက်ထားလွှာနှင့် စပ်လျဉ်း၍ ကော်မရှင်၏ အတည်ပြုချက်ကို ဖော်ပြသည့် အမိန့်ကိုဆိုသည်။
- (ဌ) ရန်ပုံငွေ ဆိုသည်မှာ ဤဥပဒေအရ ထူထောင်ထားသော ကော်မရှင်၏ ရန်ပုံငွေကို ဆိုသည်။
- (ဍ) မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူ ဆိုသည်မှာ နိုင်ငံတော်အတွင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သည့် မြန်မာနိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြု ခွင့်ရသူကိုဆိုသည်။ ယင်းစကားရပ်တွင် မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေနှင့် ယင်းကို ဆက်ခံသည့် ဥပဒေတစ်ရပ်ရပ်နှင့်အညီ ဖွဲ့စည်းတည်ထောင် မှတ်ပုံတင် ထားသည့် မြန်မာကုမ္ပဏီ၊ ရုံးခွဲ၊ အစုစပ်လုပ်ငန်းများနှင့် စီးပွားရေး အဖွဲ့အစည်း များလည်း ပါဝင်သည်။
- (ဎ) နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူ ဆိုသည်မှာ နိုင်ငံတော်အတွင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ် သည့် မြန်မာနိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသား ပြုခွင့်ရသူ မဟုတ်သူကိုဆိုသည်။ ယင်းစကားရပ်တွင် မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေနှင့် ယင်းကို ဆက်ခံသည့် ဥပဒေတစ်ရပ်ရပ်နှင့်အညီ ဖွဲ့စည်းတည်ထောင် မှတ်ပုံတင် ထားသည့် နိုင်ငံခြားကုမ္ပဏီ၊ ရုံးခွဲ၊ အစုစပ် လုပ်ငန်းများနှင့် ပြည်ပ နိုင်ငံတစ်နိုင်ငံမှ ပြုဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ ဖွဲ့စည်းထားသော စီးပွားရေးအဖွဲ့အစည်း များလည်း ပါဝင်သည်။

- (က) ရင်းနှီးမြှုပ်နှံသူ ဆိုသည်မှာ နိုင်ငံတော်၏ နယ်နိမိတ်အတွင်း တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို ဤဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူကို ဆိုသည်။
- (တ) ရင်းနှီးမြှုပ်နှံမှု ဆိုသည်မှာ မတည်ငွေရင်း သို့မဟုတ် အခြားအရင်းအမြစ်များ၊ အကျိုးအမြတ် သို့မဟုတ် အမြတ်အစွန်း ရရှိနိုင်မှု သို့မဟုတ် စွန့်စားရမှု ဆောင်ရွက်ချက်များ အပါအဝင် ဥပဒေနှင့်အညီ ရင်းနှီးမြှုပ်နှံသူတစ်ဦးက ပိုင်ဆိုင်သည့် သို့မဟုတ် ထိန်းချုပ်ထားသည့် မည်သည့် ပိုင်ဆိုင်ပစ္စည်းကို မဆို ဆိုသည်။
- (ထ) တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဆိုသည်မှာ နိုင်ငံတော်အတွင်း ရင်းနှီးမြှုပ်နှံသူက ဥပဒေနှင့်အညီ လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံထားသည့် ပိုင်ဆိုင်ပစ္စည်းအပေါ် ထိန်းချုပ်ခွင့် သို့မဟုတ် လွှမ်းမိုးခွင့်နှင့် လုပ်ငန်း စီမံခန့်ခွဲခွင့်တို့ရှိသည့် ရင်းနှီးမြှုပ်နှံမှုကို ဆိုသည်။
- (ဒ) မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဆိုသည်မှာ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူတစ်ဦးက နိုင်ငံတော်အတွင်း ပြုလုပ်သည့် မည်သည့် ရင်းနှီးမြှုပ်နှံမှုကိုမဆို ဆိုသည်။
- (ခ) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆိုသည်မှာ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူက နိုင်ငံတော်အတွင်း ပြုလုပ်သည့် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို ဆိုသည်။
- (န) စီးပွားရေးလုပ်ငန်း ဆိုသည်မှာ ကုမ္ပဏီ၊ ရန်ပုံငွေအဖွဲ့၊ အစုစပ်၊ တစ်ဦးတည်းပိုင်၊ ဖက်စပ်၊ အသင်းအဖွဲ့ သို့မဟုတ် အလားတူ အဖွဲ့အစည်း၊ လုပ်ငန်းတစ်ခု၏ ရုံးခွဲအပါအဝင် နိုင်ငံတော်မှ ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီ တရားဝင် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းကို ဆိုသည်။
- (ပ) လွတ်လပ်စွာ အသုံးပြုနိုင်သည့် ငွေကြေး ဆိုသည်မှာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund-IMF) ၏ သဘောတူညီချက်စာချုပ် အပိုဒ် ၃၀(စ) နှင့် ၎င်းကို ပြင်ဆင်သော ပြင်ဆင်ချက်တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည့် အပြည်ပြည်ဆိုင်ရာ ငွေပေးချေမှုများအတွက် လွှဲပြောင်းပေးခြင်းများနှင့် ငွေကြေးဈေးကွက်များတွင် ကျယ်ကျယ်ပြန့်ပြန့် ရောင်းဝယ်ခြင်း ပြုလုပ်နိုင်ပြီး အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ၏ သုံးစွဲလျက်ရှိသော ငွေကြေးကို ဆိုသည်။
- (ဖ) ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ ဆိုသည်မှာ ရင်းနှီးမြှုပ်နှံသူက ကော်မရှင်၏ ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့် ရရှိထားသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ

အတွက် ဤဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ရင်းနှီးမြှုပ်နှံသူ၏ လျှောက်ထားမှု အပေါ် ကော်မရှင်က စိစစ်ခွင့်ပြုနိုင်သည့် အကောက်ခွန်နှင့် အခြားပြည်တွင်း အခွန်အကောက်များ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များကို ဆိုသည်။

- (ဗ) ဆောင်ရွက်ချက်များ ဆိုသည်မှာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများကဖြစ်စေ၊ ယင်းတို့က အခွင့်အာဏာ အပ်နှင်းထားသည့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများကဖြစ်စေ ချမှတ်ထားသော သို့မဟုတ် အကောင်အထည်ဖော် ဆောင်ရွက်နေသော ဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ ဆုံးဖြတ်ချက်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များ သို့မဟုတ် အလေ့အထများ စသည်တို့ကို ဆိုသည်။

အခန်း(၂)

ရည်ရွယ်ချက်

၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည် -

- (က) နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွား အလို့ငှာ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိစေသည့် စီးပွားရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊
- (ခ) ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အကာအကွယ်ပေးရန်၊
- (ဂ) တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ရန်၊
- (ဃ) ပြည်သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာစေရန်၊
- (င) လူသားအရင်းအမြစ် ဖွံ့ဖြိုးလာစေရန်၊
- (စ) နည်းပညာ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊
- (ဆ) အခြေခံအဆောက်အအုံများအပါအဝင် ပညာရပ်နယ်ပယ်အသီးသီးနှင့် နိုင်ငံတော်တစ်ဝန်းလုံး၌ ဖွံ့ဖြိုးတိုးတက်စေရန်၊
- (ဇ) နိုင်ငံသားများအနေဖြင့် နိုင်ငံတကာ အသိုက်အဝန်းနှင့် ယှဉ်တွဲလုပ်ကိုင်ဆောင်ရွက်နိုင်စေရန်၊
- (ဈ) နိုင်ငံတကာစံနှုန်းနှင့်ညီသော စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများပေါ်ထွန်းလာစေရန်၊

အခန်း(၃)

ဥပဒေ၏အကျုံးဝင်မှုနယ်ပယ်

၄။ ဤဥပဒေသည် နိုင်ငံတော်၏ နယ်နိမိတ်အတွင်း ဤဥပဒေ စတင်အတည်ပြုပြဋ္ဌာန်းသည့်နေ့တွင် လက်ရှိလုပ်ကိုင် ဆောင်ရွက်လျက်ရှိသည့် သို့မဟုတ် ဤဥပဒေ ပြဋ္ဌာန်းပြီးနောက် အသစ်ဖွဲ့စည်း တည်ထောင်လုပ်ကိုင်မည့် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအားလုံးနှင့် အကျုံးဝင်သက်ဆိုင်စေရမည်။ သို့ရာတွင် ဤဥပဒေ အာဏာမသက်ဝင်ခင်က ဖြစ်ပွားလျက်ရှိသည့် တည်ဆဲရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အငြင်းပွားမှုများ သို့မဟုတ် ရပ်ဆိုင်းထားသည့် ကိစ္စရပ်များသည် ဤဥပဒေနှင့် အကျုံးဝင် သက်ဆိုင်မှုမရှိစေရ။

၅။ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက ချမှတ်ထားသော သို့မဟုတ် ထိန်းသိမ်းထားသော မည်သည့် တည်ဆဲဆောင်ရွက်ချက်များမဆို ဤဥပဒေနှင့် သက်ဆိုင်စေရမည်။ သို့ရာတွင် ဤဥပဒေ၏ အခန်း(၂၂) နှင့် အခန်း(၂၃) ပါ ပြဋ္ဌာန်းချက်များအတွက် ပြုလုပ်သောဆောင်ရွက်ချက် ဖြစ်ပါက မူလကအတည်ပြုခဲ့ပြီး ဖြစ်စေကာမူ ဤဥပဒေနှင့် အကျုံးဝင်သက်ဆိုင်မှု မရှိစေရ။

အခန်း(၄)

ကော်မရှင်ဖွဲ့စည်းခြင်း၊ အဆင့်အတန်းနှင့် ရပိုင်ခွင့်များ

၆။ ကော်မရှင်ကို အောက်ပါအတိုင်း ဖွဲ့စည်းရမည်-

- (က) နိုင်ငံတော်သမ္မတက ရွေးချယ်အဆိုပြု၍ အစိုးရအဖွဲ့က ခန့်အပ်တာဝန်ပေးမည့် ဥက္ကဋ္ဌတစ်ဦး၊
- (ခ) အဖွဲ့ဝင်များအဖြစ် အစိုးရအဖွဲ့က ခန့်အပ်တာဝန်ပေးမည့် သင့်လျော်သော ပြည်ထောင်စု ဝန်ကြီးဌာန၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ ပုဂ္ဂလိကကဏ္ဍမှ ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ ဂုဏ်သိက္ခာသမာဓိနှင့် ပြည့်စုံသည့် သင့်လျော်သောပုဂ္ဂိုလ်များ ၊
- (ဂ) ကော်မရှင်ရုံးအကြီးအမှူး ဖြစ်သည့် အတွင်းရေးမှူးတစ်ဦး၊

၇။ အစိုးရအဖွဲ့သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်နှင့် အညီ အတွင်းရေးမှူးအပါအဝင် အဖွဲ့ဝင် အနည်းဆုံး (၉)ဦးနှင့်အထက် “မ” ဂဏန်း အရေအတွက်ဖြင့် ဖွဲ့စည်းတည်ထောင်ရမည်။

၈။ ကော်မရှင်ကို ဖွဲ့စည်းရာတွင် -

- (က) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဤဥပဒေပါ လုပ်ငန်း တာဝန် များကို ဆောင်ရွက်ရန် သင့်လျော်သော ပြည်ထောင်စုဝန်ကြီးအဆင့် ပုဂ္ဂိုလ်တစ်ဦး အား ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ အကယ်၍ ပြည်ထောင်စုအဆင့် မဟုတ်သည့် အခြား ပုဂ္ဂိုလ်တစ်ဦးကို ဥက္ကဋ္ဌအဖြစ်ခန့်ထားပါက ယင်းဥက္ကဋ္ဌကို ပြည်ထောင်စု ဝန်ကြီး အဆင့်သတ်မှတ်သည်။
- (ခ) အစိုးရအဖွဲ့သည် လိုအပ်ပါက အဖွဲ့ဝင်များထဲမှ သင့်လျော်သူ တစ်ဦးကို ဒုတိယ ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးနိုင်သည်။
- (ဂ) ကော်မရှင်အဖွဲ့ဝင်များသည် အစိုးရအဖွဲ့က သတ်မှတ်သော အဆင့်အတန်းနှင့် လျော်ညီသည့် ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များကို ခံစားခွင့်ရှိစေရမည်။

၉။ အတွင်းရေးမှူးမှတစ်ပါး ကော်မရှင်အဖွဲ့ဝင်များ၏ ရာထူး သက်တမ်းသည် (၅)နှစ် ဖြစ်သည်။ အတွင်းရေးမှူးသည် နိုင်ငံ့ဝန်ထမ်းဖြစ်သည်နှင့်အညီ နိုင်ငံ့ဝန်ထမ်းဥပဒေအတိုင်း လိုက်နာ ဆောင်ရွက်ရမည်။

၁၀။ ကော်မရှင် အဖွဲ့ဝင်များသည် တစ်ဆက်တည်း ရာထူးသက်တမ်း နှစ်ကြိမ်ထက် ပိုမိုတာဝန် ထမ်းဆောင်ခြင်း မရှိစေရ။

အခန်း(၅)

ကော်မရှင်မှ နုတ်ထွက်ခြင်း၊ ရပ်စဲခြင်းနှင့် လစ်လပ်နေရာ ဖြည့်စွက်ခန့်ထားခြင်း

၁၁။ ကော်မရှင်ဥက္ကဋ္ဌသည် တာဝန်ထမ်းဆောင်နေစဉ် မိမိသဘော ဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်လိုလျှင် ထိုသို့နုတ်ထွက်လိုကြောင်းကို နိုင်ငံတော်သမ္မတ၏ အတည်ပြုချက်ဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့ထံ စာဖြင့် တင်ပြပြီး ရာထူးမှ နုတ်ထွက်နိုင်သည်။

၁၂။ ကော်မရှင်ဥက္ကဋ္ဌမှအပ ကော်မရှင် အဖွဲ့ဝင်တစ်ဦးသည် တာဝန်ထမ်းဆောင်နေစဉ် မိမိ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်လိုလျှင် ထိုသို့ နုတ်ထွက်လိုကြောင်းကို ကော်မရှင် ဥက္ကဋ္ဌမှတစ်ဆင့် နိုင်ငံတော်သမ္မတ၏ အတည်ပြုချက်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ထံ စာဖြင့် တင်ပြပြီး ရာထူးမှ နုတ်ထွက်နိုင်သည်။

၁၃။ အစိုးရအဖွဲ့သည် ကော်မရှင်အဖွဲ့ဝင် တစ်ဦးဦးအား အောက်ပါ အခြေအနေတစ်ရပ်ရပ် ပေါ်ပေါက်ပါက တာဝန်မှ ရပ်စဲနိုင်သည်-

- (က) ဥပဒေအရ သတ်မှတ်သော ဆေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ တာဝန်ကို ဆက်လက် ထမ်းဆောင်နိုင်စွမ်း မရှိတော့သည်အထိ ကျန်းမာရေး ချို့ယွင်းခြင်း၊

- (ခ) တရားရုံးတစ်ခုခုက ပြစ်မှုကြောင်းအရ ထောင်ဒဏ်ချမှတ်ခံရခြင်း၊
- (ဂ) တရားရုံးတစ်ခုခုက လူမွဲအဖြစ် ကြေညာခံရခြင်း၊
- (ဃ) မိမိအားပေးအပ်ထားသော တာဝန်များကို ကောင်းမွန်ကျေပွန်စွာ အကောင်အထည် မဖော်နိုင်ခြင်း။

၁၄။ အစိုးရအဖွဲ့သည်-

- (က) ရာထူးမှ နုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှ ရပ်စဲခံရခြင်းကြောင့်ဖြစ်စေ၊ ကွယ်လွန်ခြင်းကြောင့် ဖြစ်စေ၊ အခြားအကြောင်း တစ်စုံတစ်ရာကြောင့်ဖြစ်စေ ကော်မရှင်အဖွဲ့ဝင် နေရာလပ်လပ်လျှင် ဤဥပဒေ၊ လုပ်ထုံးလုပ်နည်းပါ ပြဋ္ဌာန်းချက် တို့နှင့်အညီ အဖွဲ့ဝင်အသစ် ဖြည့်စွက်ခန့်ထားရမည်။
- (ခ) လစ်လပ်သော ရာထူးသည် ကော်မရှင် ဥက္ကဋ္ဌ ရာထူးနေရာဖြစ်ပါက အသစ် ဖြည့်စွက်ခန့်ထားခြင်း မပြုနိုင်မီအတွင်း ဒုတိယဥက္ကဋ္ဌကို ဖြစ်စေ၊ ဥက္ကဋ္ဌ၏ လုပ်ငန်း တာဝန်များကိုထမ်းဆောင်နိုင်ခြင်းရှိပြီး ဥက္ကဋ္ဌရာထူးနှင့် ထိုက်တန်သည်ဟု ထင်မြင် ယူဆသူ ကော်မရှင်အဖွဲ့ဝင်တစ်ဦးဦးကိုဖြစ်စေ ဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရန်အတွက် ယာယီတာဝန်ပေးခန့်အပ်နိုင်သည်။

၁၅။ ရာထူးမှ နုတ်ထွက်ခြင်း သို့မဟုတ် တာဝန်မှ ရပ်စဲခံရခြင်းမှတစ်ပါး လက်ရှိတာဝန် ထမ်းဆောင်နေသော ကော်မရှင် အဖွဲ့ဝင်များသည် ကော်မရှင်အဖွဲ့ဝင် အသစ်ခန့်အပ်ပြီးသည့် အချိန်အထိ မိမိ၏ လုပ်ငန်းတာဝန်များကို ဆက်လက် ထမ်းဆောင်ရမည်။

၁၆။ ပုဒ်မ ၉ ပါ ရာထူးသက်တမ်း နှင့်စပ်လျဉ်း၍ မည်သို့ပင်ပါရှိစေကာမူ လစ်လပ်ရာထူးတွင် ပုဒ်မ ၁၄ အရ ဖြည့်စွက်ခန့်ထားခြင်းခံရသည့် ကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ရာထူးသက်တမ်းသည် ၎င်းအစားထိုးသည့် ကော်မရှင်အဖွဲ့ဝင်၏ ကျန်ရှိသည့် သက်တမ်းအတွက် သာ ဖြစ်ရမည်။

၁၇။ အတွင်းရေးမှူးသည် ကော်မရှင်၏ နေ့စဉ်လုပ်ငန်းတာဝန်များနှင့် ကော်မရှင်၏ကိစ္စအဝဝ နှင့်သက်ဆိုင်သည့် အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး လုပ်ငန်းများကို ဆောင်ရွက်ရန် တာဝန်ရှိသည်။

၁၈။ ကော်မရှင်အဖွဲ့ဝင်တစ်ဦးသည် ကော်မရှင်သို့တင်ပြလာသည့် အဆိုပြုချက် နှင့်စပ်လျဉ်း၍ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ အကျိုးစီးပွား ပါဝင်ပတ်သက်မှုရှိနေသည်ဆိုပါက အဆိုပါ အကျိုးစီးပွား ပါဝင်ပတ်သက်မှုရှိသည် ဆိုသည့်အကြောင်းကို ကော်မရှင်သို့ အတိအလင်း ထုတ်ဖော်ပြောဆိုရမည်။ အဆိုပါ ထုတ်ဖော်ပြောဆိုချက်ကို ကော်မရှင်၏ အစည်းအဝေး မှတ်တမ်း တွင် မှတ်တမ်းပြုရမည်ဖြစ်ပြီး ကော်မရှင်ဥက္ကဋ္ဌမှ အခွင့်အာဏာပေးအပ်ထားခြင်း မရှိလျှင်

အဆိုပါအဖွဲ့ဝင်သည် ၎င်းအဆိုပြုချက်နှင့် စပ်လျဉ်း၍ ကော်မရှင်၏ ဆုံးဖြတ်ခွင့်တွင် ပါဝင် ဆောင်ရွက်ခြင်းမရှိစေရ။

အခန်း(၆)

ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

၁၉။ ကော်မရှင်သည် မိမိ၏လုပ်ပိုင်ခွင့်များကို ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိသည်။

၂၀။ ကော်မရှင်၏ တာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည် -

- (က) နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊
- (ခ) နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံသူများနှင့် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသူများအတွက် ပေါင်းစပ်ညှိနှိုင်းကူညီဆောင်ရွက်ပေးရန် အဓိက တာဝန်ရှိသည့် ရုံးဌာနအဖြစ် ဆောင်ရွက်ခြင်း၊
- (ဂ) ရင်းနှီးမြှုပ်နှံသူများနှင့် ယင်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို လွယ်ကူချောမွေ့စေရေး အတွက် ကူညီပံ့ပိုး ဆောင်ရွက်ပေးခြင်း၊
- (ဃ) ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများကတာဝန်ယူမှု ရှိသော စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးမျှော်မှန်းချက် များချမှတ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့ဆောင်ရွက်ရာတွင် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ မူဝါဒများကို အကြံပြုခြင်း၊
- (င) ကော်မရှင်ရုံး ဝန်ထမ်းများအတွက် မူဝါဒလမ်းညွှန်ချက်များ သို့မဟုတ် အကြံပြု တိုက်တွန်းချက်များကို ထုတ်ပြန်ခြင်း၊
- (စ) ဤဥပဒေအား ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အငြင်း ပွားမှုဖြေရှင်းသည့် အဆင့်သို့မရောက်ရှိမီ အငြင်းပွားမှုများအား စနစ်တကျ စိစစ်ခြင်း၊ အကြောင်းအရင်းအမြစ် ဖော်ထုတ်ခြင်း၊ တုန့်ပြန်ခြင်း၊ စုံစမ်း မေးမြန်း ခြင်း၊ နစ်နာဆုံးရှုံးမှုများကို ဖြေရှင်းခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင် သောစနစ်တစ်ခု တည်ထောင်ခြင်းနှင့် စီမံခန့်ခွဲခြင်း၊
- (ဆ) ကော်မရှင်၏လုပ်ငန်း ဆောင်ရွက်ချက်များကို နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့သို့ အခါအားလျော်စွာ တင်ပြအစီရင်ခံခြင်း၊

- (ဇ) ကော်မရှင်ကခွင့်ပြုသော လုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှုနှင့် တိုးတက်ဖြစ်ပေါ်မှုအခြေအနေများကို အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စု လွှတ်တော်သို့ နှစ်စဉ် တင်ပြအစီရင်ခံခြင်း၊
- (ဈ) တိုင်းဒေသကြီးနှင့် ပြည်နယ်များ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းအမျိုးအစားအရ လည်းကောင်း၊ သဘာဝအရင်းအမြစ် အနေအထားအရလည်းကောင်း၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက်လည်းကောင်း ပြည်ထောင်စု အစိုးရအဖွဲ့က ခွင့်ပြုပေးနိုင်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့်ညှိနှိုင်း၍ လုပ်ပိုင်ခွင့်ခွဲဝေ သတ်မှတ်ပေးခြင်း၊
- (ည) ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ လွယ်ကူစေရန်လည်းကောင်း၊ အားပေးအထောက်အကူပြုရန် လည်းကောင်း အစိုးရအဖွဲ့သို့ အကြံပြုတင်ပြဆောင်ရွက်ခြင်း၊
- (ဋ) ရင်းနှီးမြှုပ်နှံသူက အသုံးပြုခွင့် ရရှိသော မြေ၏ မြေပေါ်မြေအောက်၌ ခွင့်ပြုသည့် လုပ်ငန်းနှင့် မသက်ဆိုင်ဘဲ မူလစာချုပ်တွင် မပါဝင်သော သဘာဝ သယံဇာတပစ္စည်းကို ဖြစ်စေ၊ ရှေးဟောင်းဝတ္ထုပစ္စည်းကို ဖြစ်စေ တွေ့ရှိလျှင် ကော်မရှင်က ချက်ချင်း သိရှိရန်နှင့် အရေးယူနိုင်ရန် စီမံဆောင်ရွက်ခြင်း၊
- (ဌ) သဘာဝသယံဇာတ ပစ္စည်းကိုဖြစ်စေ၊ ရှေးဟောင်းဝတ္ထုပစ္စည်းကိုဖြစ်စေ တွေ့ရှိလျှင် အကြောင်းကြားခြင်း မပြုဘဲ လက်ဝယ်သိမ်းဆည်းထားခြင်း၊ ပုံသဏ္ဍာန်ပြောင်းလဲခြင်း၊ ဖျောက်ဖျက်ခြင်း အစရှိသည်တို့ ပြုလုပ်ကြောင်းသိရှိရပါက တရားဥပဒေ လုပ်ထုံးလုပ်နည်း စည်းကမ်းများနှင့်အညီ အရေးယူခြင်း၊
- (ဍ) ရင်းနှီးမြှုပ်နှံသူက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား ဤဥပဒေအရ ပြုလုပ်သော စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ အမိန့်ကြော်ငြာစာနှင့် ညွှန်ကြားချက်များ၊ စာချုပ်ပါ အချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိမရှိ စိစစ်ခြင်း၊ လိုက်နာဆောင်ရွက်မှု မရှိပါက လိုက်နာဆောင်ရွက်စေခြင်း နှင့် လိုက်နာဆောင်ရွက်မှု မရှိသော လုပ်ငန်းများကို ဥပဒေနှင့် အညီ အရေးယူခြင်း၊
- (ဎ) ကင်းလွတ်ခွင့်၊ သက်သာခွင့်များနှင့် ပုဒ်မ ၄၉ ပါ ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ(၄)ခု တို့နှင့် စပ်လျဉ်းသည့် ခွင့်ပြုနိုင်သည့် စံနှုန်းများ၊ လုပ်ထုံးလုပ်နည်းများ ချမှတ်ခြင်း၊ ၎င်းတို့အား ပြန်လည်သုံးသပ်ခြင်းနှင့် အစိုးရအဖွဲ့သို့ အစီရင်ခံ တင်ပြခြင်း၊

(က) ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာတွင် လိုအပ်ပါက လုပ်ငန်းကဏ္ဍအလိုက် အနည်းဆုံး ရင်းနှီးမြှုပ်နှံရမည့် ပမာဏကို သတ်မှတ်ပေးခြင်း၊

(တ) အစိုးရအဖွဲ့က အခါအားလျော်စွာ ပေးအပ်သော တာဝန်များကို ထမ်းဆောင်ခြင်း။

၂၁။ ဤဥပဒေပါ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အလို့ငှာ ကော်မရှင်၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ရန် ကန့်သတ်သည့် ကဏ္ဍအလိုက် လုပ်ငန်းများ သတ်မှတ်ခြင်းနှင့်ပတ်သက်၍ လိုအပ်သည့် အမိန့်ကြော်ငြာစာများ သတ်မှတ် ထုတ်ပြန်ခြင်း၊

(ခ) စီးပွားရေးလုပ်ငန်း လုပ်ဆောင်နိုင်ရန်အတွက် ကုမ္ပဏီ သို့မဟုတ် အစုစပ်လုပ်ငန်း ကို တည်ဆဲဥပဒေများနှင့်အညီ ဖွဲ့စည်းတည်ထောင်ပေးခြင်း သို့မဟုတ် မှတ်ပုံတင် ပေးခြင်း၊

(ဂ) ပုဒ်မ ၃၆ ပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ကော်မရှင်သို့ အဆိုပြုချက် တင်ပြလာသည့်အခါ ယင်းအဆိုပြုချက်သည် နိုင်ငံတော်၏ အကျိုး စီးပွားကို ဖြစ်ထွန်းစေနိုင်သည်ဟု ယူဆပြီး တည်ဆဲဥပဒေ တစ်ရပ်ရပ်နှင့် မဆန့်ကျင်ကြောင်း စိစစ်တွေ့ရှိပါက ခွင့်ပြုမိန့်ကို ရင်းနှီးမြှုပ်နှံသူအား ထုတ်ပေး ခြင်း၊ ယင်းအခြေအနေများနှင့်မကိုက်ညီပါက ငြင်းပယ်ခြင်း၊

(ဃ) ကော်မရှင်သို့ အဆိုပြုချက်တင်ပြ၍ ခွင့်ပြုမိန့် ရယူရန် မလိုအပ်သော လုပ်ငန်း တစ်ခုခုကို ရင်းနှီးမြှုပ်နှံသူက သတ်မှတ်ပုံစံနှင့်အတူ အတည်ပြုလျှောက်ထားလွှာ ကို ပြည့်စုံစွာတင်ပြလာလျှင် လိုအပ်သည့် စိစစ်မှုများပြုလုပ်၍ တည်ဆဲဥပဒေ တစ်ရပ်ရပ်နှင့် ဆန့်ကျင်မှုမရှိပါက အတည်ပြုမိန့်ကို ရင်းနှီးမြှုပ်နှံသူအား ထုတ်ပေး ခြင်း၊

(င) ရင်းနှီးမြှုပ်နှံသူက ခွင့်ပြုမိန့်သက်တမ်း သို့မဟုတ် အတည်ပြုမိန့်သက်တမ်းကို တိုးမြှင့်ပေးရန်ဖြစ်စေ၊ ပြင်ဆင်ပေးရန်ဖြစ်စေ တင်ပြလာလျှင် စိစစ်၍ ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊

(စ) လိုအပ်ပါကရင်းနှီးမြှုပ်နှံမှုထံမှငှင်း၏ရင်းနှီးမြှုပ်နှံမှုနှင့်သက်ဆိုင်သည့်အထောက် အထားများကိုဖြစ်စေ၊ အချက်အလက်များကိုဖြစ်စေ တင်ပြရန် တောင်းခံရယူခြင်း၊

(ဆ) ရင်းနှီးမြှုပ်နှံသူက ခွင့်ပြုမိန့် ရရှိရန် ကော်မရှင်သို့ တင်ပြသော အဆိုပြုချက်၊ အတည်ပြုလျှောက်ထားလွှာ၊ ယင်းနှင့်အတူ ပူးတွဲတင်ပြသော စာချုပ်စာတမ်း

အထောက်အထားများ သို့မဟုတ် ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်ပါ စည်းကမ်း ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိကြောင်း ခိုင်လုံသော သက်သေခံ အထောက်အထားများ ပေါ်ပေါက်လျှင် ထိုလုပ်ငန်းကို ဆိုင်းငံ့ထားခြင်း အပါအဝင် လိုအပ်သည့် အမိန့် တစ်စုံတစ်ရာ ချမှတ်ခြင်း၊

- (ဇ) ရင်းနှီးမြှုပ်နှံသူက ဤဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ ခံစားခွင့်ပြုရန် တင်ပြလျှောက်ထားလာလျှင် လိုအပ်သလို စိစစ်ခွင့်ပြုပေးခြင်း၊
- (ဈ) အခွန်ကင်းလွတ်ခွင့် (သို့မဟုတ်) သက်သာခွင့် (သို့မဟုတ်) နှစ်မျိုးစလုံးအား ခံစားခွင့်မပြုသည့် စီးပွားရေးလုပ်ငန်းများ သတ်မှတ်ခြင်း၊
- (ည) ဤဥပဒေအရ ကော်မရှင်၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန် အလို့ငှာ သက်ဆိုင်သည့် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် အခြားလိုအပ်သော အဖွဲ့အစည်းများထံမှ ကော်မရှင်၏ လုပ်ငန်းတာဝန်နှင့် သက်ဆိုင်သည့် အကူအညီများနှင့် သတင်းအချက်အလက်များကို တောင်းခံရယူခြင်း၊
- (ဋ) ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် အစီအမံများ ချမှတ်ဆောင်ရွက်ခြင်း၊
- (ဌ) တိုင်းဒေသကြီးနှင့်ပြည်နယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များသို့ မိမိ၏ လုပ်ပိုင်ခွင့်များကို ခွဲဝေသတ်မှတ်ပေးခြင်း၊
- (ဍ) ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားပေါ် မူတည်၍ သင့်လျော်သည့် တည်ဆောက်ရေးကာလ သို့မဟုတ် လုပ်ငန်း ပြင်ဆင်ချိန်ကာလကို စိစစ် ခွင့်ပြုခြင်း၊
- (ဎ) ပြည်ပမှတင်သွင်းသော စက်နှင့် စက်ပစ္စည်း ကိရိယာများ ယာယီ တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ထားသော ယာယီတင်သွင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ခွင့်ပြုခြင်း၊
- (ဏ) ရင်းနှီးမြှုပ်နှံသူက ပဋိညာဉ်စာချုပ် သို့မဟုတ် သဘောတူစာချုပ် ပြင်ဆင်ရန် (သို့မဟုတ်) သက်တမ်း တိုးမြှင့်ရန် တင်ပြလျှောက်ထားလာလျှင် စိစစ်ခွင့်ပြုခြင်း၊
- (တ) ကော်မရှင်ရုံး ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်ရေးအတွက် ပြည်တွင်းပြည်ပမှ ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လေ့ကျင့်သင်ကြားပေးခြင်းနှင့် ပြည်တွင်းပြည်ပ သင်တန်းများသို့ စေလွှတ်ခြင်း။

၂၂။ ကော်မရှင်သည် မိမိ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် ကော်မတီများနှင့် အဖွဲ့ဝင်များကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်။

၂၃။ ကော်မရှင်သည် မိမိ၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကော်မရှင်ရုံးခွဲများကို ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ လိုအပ်သလို ဖွင့်လှစ်နိုင်သည်။

အခန်း(၇)

အစည်းအဝေးကျင်းပခြင်း

၂၄။ အစည်းအဝေးများကို အောက်ပါအတိုင်း ကျင်းပဆောင်ရွက်ရမည်-

(က) ကော်မရှင်၏ ပုံမှန်အစည်းအဝေးများကို အဆိုပြုချက်များ လက်ခံရရှိမှု အပေါ် မူတည်၍ တစ်လလျှင် အနည်းဆုံးနှစ်ကြိမ် ကျင်းပခြင်းနှင့် လိုအပ်ပါက အထူး အစည်းအဝေး ကျင်းပခြင်း၊

(ခ) ကော်မရှင်အဖွဲ့ဝင်များ၏ ထူးခြားသည့် ဆောင်ရွက်ချက်များကို ကော်မရှင်၏ အနီး ကပ်ဆုံး ပုံမှန်အစည်းအဝေးတွင် တင်ပြ၍ အတည်ပြုချက်ရယူခြင်း။

၂၅။ ကော်မရှင်ဥက္ကဋ္ဌသည် အစည်းအဝေးများတွင် သဘာပတိအဖြစ် ဆောင်ရွက်ရမည်။ အစည်းအဝေးသို့ ဥက္ကဋ္ဌ မတက်ရောက်နိုင်သည့်အခါ ဒုတိယဥက္ကဋ္ဌက သဘာပတိအဖြစ် ဆောင် ရွက်ရမည်။

၂၆။ အစည်းအဝေး ကျင်းပရာတွင် ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယဥက္ကဋ္ဌ အပါအဝင် ကော်မရှင် အဖွဲ့ဝင်ဦးရေ၏ ထက်ဝက်ကျော် တက်ရောက်မှသာ အစည်းအဝေး အထမြောက်သည်။

၂၇။ ကော်မရှင်သည် အစည်းအဝေး တက်ရောက်သည့် အဖွဲ့ဝင်များ၏ ထက်ဝက်ကျော် သဘောတူညီချက်ဖြင့် ဆုံးဖြတ်ချက်များ ချမှတ်ရမည်။ ယင်းဆုံးဖြတ်ချက်ကို အစည်းအဝေး တက်ရောက်နိုင်ခြင်းမရှိသည့် အဖွဲ့ဝင်များက ကန့်ကွက်ခြင်း၊ ငြင်းပယ်ခြင်း၊ ပြင်ဆင် ပြောင်းလဲရန် အဆိုပြုခြင်းတို့ကို ဆောင်ရွက်ခွင့်မရှိစေရ။

၂၈။ ကော်မရှင်သည် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု လိုအပ်သည့် ကိစ္စရပ်များအတွက် သက်ဆိုင်ရာဌာနများနှင့် ပြင်ပအဖွဲ့အစည်းများမှ ကျွမ်းကျင်သူများကို အစည်းအဝေးသို့ တက်ရောက်ဆွေးနွေးပေးရန် ဖိတ်ကြားနိုင်သည်။

၂၉။ ကော်မရှင်သည် အစည်းအဝေးသို့ ရင်းနှီးမြုပ်နှံသူ သို့မဟုတ် ၎င်းတို့ကို အထောက်အကူ ပြုမည့်သူများအား တက်ရောက် ရှင်းလင်းတင်ပြခွင့်၊ ဆွေးနွေးခွင့်ပြုရမည်။

အခန်း(၈)

ရုံးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် တာဝန်ပေးခြင်း

၃၀။ ကော်မရှင်ရုံးအကြီးအမှူးသည် ကော်မရှင်၏ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ရမည့်အပြင် ကော်မရှင်ကသတ်မှတ်ပေးထားသော အခြားလုပ်ငန်းတာဝန်များကိုလည်း ထမ်းဆောင်ရမည်။

၃၁။ ကော်မရှင်ဥက္ကဋ္ဌသည် ကော်မရှင်၏ လုပ်ငန်းတာဝန်များအနက် သီးခြားသတ်မှတ်ပေးသောလုပ်ငန်းတာဝန် တစ်ရပ်ရပ်ကို စာဖြင့် ရေးသား၍ ကော်မရှင်ရုံးအရာထမ်း တစ်ဦးဦးအား တာဝန်ပေးအပ်နိုင်သည်။ ယင်းသို့ တာဝန်ပေးအပ်ရာတွင် တာဝန်ပေးအပ်ခြင်းခံရသူသည် တာဝန်ပေးအပ်သည့်စာတွင် ဖော်ပြထားသော လုပ်ငန်းတာဝန်ကိုသာ ဆောင်ရွက်ရမည်။ အဆိုပါ လွှဲအပ်သည့်စာအား မည်သည့် အချိန်တွင်မဆို စာဖြင့် ပြန်လည်ရုပ်သိမ်းနိုင်သည်။

အခန်း (၉)

ဘဏ္ဍာရေး

၃၂။ နိုင်ငံတော်သည် ဤဥပဒေအရ အပ်နှင်းထားသော လုပ်ငန်းတာဝန်များကို ကော်မရှင်က ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် အလို့ငှာ လိုအပ်သော ငွေကြေးကို ထောက်ပံ့ရမည်။

၃၃။ ကော်မရှင်သည် မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းထံမှမဆို ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ ကော်မရှင်ရုံး၏ စွမ်းဆောင်ရည် မြှင့်တင်ရေးတို့ နှင့်စပ်လျဉ်း၍ ကော်မရှင်၏ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ကို မထိခိုက်စေသည့် အကူအညီ အထောက်အပံ့ကို လက်ခံနိုင်သည်။

၃၄။ ကော်မရှင်သည်မိမိ၏ရငွေ၊ သုံးငွေ၊ပစ္စည်းပိုင်ဆိုင်မှု၊ ပေးရန်တာဝန်ရှိမှုတို့အား ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်း နှင့်အညီ ထိန်းသိမ်းထားရှိရမည်။

၃၅။ ကော်မရှင်သည် နိုင်ငံတော်ပိုင်ဘဏ်များတွင် မြန်မာကျပ်ငွေနှင့် နိုင်ငံခြားသုံးငွေများကို သီးခြားစီ စာရင်းဖွင့်လှစ်ထားရှိ သုံးစွဲခွင့် ရှိသည်။

၃၆။ ကော်မရှင်ရုံးသည် မှတ်ပုံတင်ခြင်း၊ သက်တမ်း တိုးမြှင့်ခြင်း အပါအဝင် အခြားသော အထွေထွေ ဝန်ဆောင်စရိတ်များကို သတ်မှတ်ခြင်းနှင့် ကောက်ခံခြင်းတို့ကို ပြုလုပ်နိုင်သည်။

အခန်း(၁၀)

အဆိုပြုချက် တင်သွင်းခြင်း

၃၇။ နိုင်ငံတော်အတွက် မဟာဗျူဟာအရ အရေးပါသည့် လုပ်ငန်းများ၊ မတည်ငွေရင်း ကြီးမားသည့်လုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံလူထုအပေါ် ကြီးမားစွာ သက်ရောက်မှု ဖြစ်ပေါ်စေနိုင်သည့် လုပ်ငန်းများနှင့် ကော်မရှင်သို့ အဆိုပြုချက် တင်ပြစေရန် အစိုးရအဖွဲ့က သတ်မှတ်ထားသည့် လုပ်ငန်းများအား ကော်မရှင်သို့ အဆိုပြုချက်တင်ပြစေပြီး လိုအပ်သလို စိစစ်ကာ ခွင့်ပြုမိန့်ရရှိမှသာ ရင်းနှီးမြှုပ်နှံရမည်။

၃၈။ ရင်းနှီးမြှုပ်နှံသူသည် ပုဒ်မ ၃၇ ပါ ပြဋ္ဌာန်းချက်နှင့်အညီ ခွင့်ပြုမိန့်ရရှိရန် ကော်မရှင်သို့ သတ်မှတ်ချက်များနှင့်အညီ အဆိုပြုချက် တင်သွင်းရမည်။

၃၉။ ကော်မရှင်သည် ပုဒ်မ ၃၈ အရ တင်သွင်းသော အဆိုပြုချက်ကို ရရှိပါက လိုအပ်သော စိစစ်မှုများ ပြုလုပ်ပြီး ၁၅ ရက် အတွင်း လက်ခံခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။

၄၀။ ကော်မရှင်သည် အဆိုပြုချက်ကိုလက်ခံပါက အဆိုပြုချက် တင်သွင်းသူအား ခွင့်ပြုမိန့်ကို အဆိုပြုချက် လက်ခံသည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်းထုတ်ပေးရမည်။

၄၁။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေနှင့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ ကြိုတင်ခွင့်ပြုချက်ရယူရန် လိုအပ်သော လုပ်ငန်းများသည် ဆန်းစစ်ခြင်းများမလုပ်ဆောင်မီ ကော်မရှင်၏ခွင့်ပြုမိန့်ကို ဦးစွာရယူရမည်။ ဤသို့ ကော်မရှင်၏ ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့် ရယူထားသည့် လုပ်ငန်းများသည် ၎င်းတို့ လုပ်ငန်းဆောင်ရွက် နေသည့် ကာလတလျောက်လုံး လိုအပ်သည့် ပတ်ဝန်းကျင် ထိခိုက်မှုနှင့် လူမှုရေးထိခိုက်မှု ဆန်းစစ်ချက်များ ဆောင်ရွက်မှုအခြေအနေများကို ကော်မရှင်သို့ တင်ပြရမည်။ ကော်မရှင်သည် ဆန်းစစ်ချက် အပေါ် မူတည်၍ အဆိုပါ လုပ်ငန်းများကို လက်ခံခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။

အခန်း(၁၁)

အတည်ပြုလျှောက်ထားလွှာတင်သွင်းခြင်း

၄၂။ ရင်းနှီးမြှုပ်နှံသူသည် ပုဒ်မ ၃၇ ပါ ပြဋ္ဌာန်းချက်နှင့် အကျုံးဝင်သည့် လုပ်ငန်းများ မှတစ်ပါး အခြားလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့်ပတ်သက်၍ ကော်မရှင်သို့ အဆိုပြုချက် တင်ပြရန် မလို။ သို့ရာတွင် ဤဥပဒေ၏ အခန်း(၁၄) မြေအသုံးပြုခွင့်နှင့် အခန်း(၁၉) ကင်းလွတ် ခွင့်၊ သက်သာခွင့်များ ခံစားနိုင်ရန်အလို့ငှာ သတ်မှတ်ပုံစံဖြင့် အတည်ပြုလျှောက်ထားလွှာကို ကော်မရှင်သို့ တင်ပြရမည်။

၄၃။ အတည်ပြုလျှောက်ထားလွှာ တင်သွင်းရာတွင် လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်ရာ အဖွဲ့အစည်း၏ ခွင့်ပြုချက် သို့မဟုတ် လိုင်စင် သို့မဟုတ် ပါမစ် သို့မဟုတ် အလားတူ စာရွက် စာတမ်းများ ပူးတွဲတင်ပြရမည်။

၄၄။ ကော်မရှင်သည် ပုဒ်မ ၄၂ အရ တင်ပြလာသော အတည်ပြုလျှောက်ထားလွှာကို လိုအပ် သည့် စိစစ်မှုများ ပြုလုပ်ပြီး ပြည့်စုံပါက လက်ခံခြင်း၊ ပြည့်စုံမှုမရှိပါက ပြင်ဆင်ဖြည့်စွက်၍ ပြန်လည် တင်ပြစေခြင်း၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတို့နှင့် ညီညွတ်မှုမရှိပါက ငြင်းပယ်ခြင်း ပြုနိုင် သည်။

၄၅။ ကော်မရှင်သည် အတည်ပြုလျှောက်ထားလွှာကို လက်ခံပါက အတည်ပြုလျှောက်ထားလွှာ တင်သွင်းသူအား အတည်ပြုမိန့်ကို အတည်ပြုလျှောက်ထားလွှာလက်ခံသည့်နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း ထုတ်ပေးရမည်။

အခန်း(၁၂)

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ သတ်မှတ်ခြင်း

၄၆။ ရင်းနှီးမြှုပ်နှံမှုတွင် အောက်ပါတို့ ပါဝင်သည်-

- (က) ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အခြားပစ္စည်းဆိုင်ရာ အခွင့်အရေးများ၊ ငွေသား၊ အပေါင်ပစ္စည်းများ၊ အပေါင်ခံခွင့်နှင့် ပေါင်နှံခွင့် များ၊ စက်ပစ္စည်း၊ စက်ကိရိယာများ၊ စက်အပိုပစ္စည်းများနှင့် ဆက်စပ် အသုံးအဆောင် များ၊
- (ခ) ကုမ္ပဏီတစ်ခု၏အစုရှယ်ယာများ၊ စတော့(ခ)များနှင့် ဒီဘင်ချာခေါ် ငွေချေး သက်သေခံ လက်မှတ်များ၊
- (ဂ) နည်းပညာကျွမ်းကျင်မှု၊ တီထွင်မှု မူပိုင်ခွင့်၊ စက်မှုဒီဇိုင်း၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် အပါအဝင် တည်ဆဲဥပဒေများနှင့်အညီ အသိဉာဏ်ပစ္စည်းဆိုင်ရာအခွင့်အရေးများ၊
- (ဃ) ငွေရေးကြေးရေးဆိုင်ရာ တန်ဖိုးတစ်ရပ်အဖြစ် ထားရှိသည့် ပဋိညာဉ် စာချုပ်အရ ငွေကြေး အခွင့်အရေးများ (သို့မဟုတ်) ဆောင်ရွက်မှုများ၊
- (င) အကျိုးအမြတ် ခွဲဝေသည့် သဘောတူစာချုပ်များ သို့မဟုတ် ထုတ်လုပ်ခြင်း၊ စီမံ ခန့်ခွဲခြင်း၊ ဆောက်လုပ်ခြင်း၊ အလုံးစုံတာဝန်ယူဆောင်ရွက်သည့်စနစ် အပါအဝင် သဘောတူစာချုပ်ပါ အခွင့်အရေးများ၊

(စ) သဘာဝသယံဇာတပစ္စည်းများ ရှာဖွေခြင်းနှင့် ထုတ်လုပ်ခြင်းဆိုင်ရာအခွင့်အရေးများအပါအဝင် သက်ဆိုင်ရာ ဥပဒေ သို့မဟုတ် ပဋိညာဉ်စာချုပ်အရ ပေးအပ်ထားသည့် လုပ်ငန်းဆိုင်ရာ အခွင့်အရေးများ။

၄၇။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ကျင့်သုံးခြင်းနှင့် အမျိုးသားရေး မူဝါဒ ရည်မှန်းချက်များကို အခြေခံ၍ ကော်မရှင်သည် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်မည့်ကဏ္ဍနှင့် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ရန် တားမြစ်သည့် စီးပွားရေးလုပ်ငန်းများနှင့် ကဏ္ဍများကို သတ်မှတ်ရမည်။

၄၈။ အောက်ပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို တားမြစ်သည့် လုပ်ငန်းများအဖြစ် သတ်မှတ်သည်-

- (က) နိုင်ငံတော်အတွင်းသို့ ဘေးအန္တရာယ်ရှိသော သို့မဟုတ် အဆိပ်အတောက် ရှိသော စွန့်ပစ်ပစ္စည်းများ သယ်ဆောင်လာနိုင်သည့် သို့မဟုတ် ပေါ်ပေါက်လာ နိုင်သည့် လုပ်ငန်းများ။
- (ခ) ပြည်ပမှ စမ်းသပ်ဆဲဖြစ်သော သို့မဟုတ် အသုံးပြုရန်၊ စိုက်ပျိုးမွေးမြူရန်၊ အတည်ပြုချက် မရရှိသေးသော နည်းပညာများ၊ ဆေးဝါးများ၊ အပင်နှင့် တိရိစ္ဆာန် မျိုးစိတ်များ၊ အသုံးအဆောင်များ သယ်ဆောင်လာနိုင်သည့် လုပ်ငန်းများ။
- (ဂ) နိုင်ငံတော်အတွင်း တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို ထိခိုက်စေသော လုပ်ငန်းများ။
- (ဃ) ပြည်သူတို့အပေါ် ဘေးအန္တရာယ်ဖြစ်စေနိုင်သော လုပ်ငန်းများ။
- (င) သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်တို့ကိုထိခိုက်ပျက်စီးစေနိုင်သော လုပ်ငန်းများ။
- (စ) တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ တားမြစ်ပိတ်ပင်ထားသော ကုန်ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းများ။

၄၉။ ကော်မရှင်သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ လုံခြုံရေး အခြေအနေ၊ စီးပွားရေး အခြေအနေ၊ သဘာဝ ပတ်ဝန်းကျင် အခြေအနေနှင့် လူမှုအကျိုးစီးပွားကို ကြီးမားစွာ အကျိုးသက်ရောက်မှု ဖြစ်စေနိုင်သည်ဟု ယူဆသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးများကို ခွင့်ပြုမိန့် ထုတ်ပေးရန် ဆောင်ရွက်သည့်အခါ အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအတည်ပြုရမည်။

၅၀။ အောက်ပါ ရင်းနှီးမြှုပ်နှံမှုကဏ္ဍများကို ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှုအဖြစ် သတ်မှတ်သည်-

- (က) နိုင်ငံတော်ကသာ ဆောင်ရွက်ခွင့်ရှိပြီး မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ကန့်သတ်ထားသည့် ကဏ္ဍ၊
- (ခ) နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကိုသာ ကန့်သတ်ထားသည့် ကဏ္ဍ၊
- (ဂ) နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ပြည်တွင်းရှိ နိုင်ငံသား လူပုဂ္ဂိုလ် တစ်ဦးဦး သို့မဟုတ် နိုင်ငံသားပိုင် လုပ်ငန်းတစ်ခုခုနှင့် ပူးပေါင်း၍ ဖက်စပ် ရင်းနှီးမြှုပ်နှံမှု ဖြင့်သာ ခွင့်ပြုရန် ကန့်သတ်ထားသည့် ကဏ္ဍ၊
- (ဃ) ရင်းနှီးမြှုပ်နှံသူများက သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ အတည်ပြုချက်ဖြင့် ရင်းနှီးမြှုပ်နှံရန် ကန့်သတ်ထားသည့် ကဏ္ဍ။

၅၁။ ကော်မရှင်သည် ပုဒ်မ ၅၀ ပါ ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ အသီးသီးတွင် ပါဝင်သော ရင်းနှီးမြှုပ်နှံမှုများကို အများပြည်သူသိရှိစေရန် အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သတ်မှတ်ကြေငြာရမည်။

၅၂။ ကော်မရှင်သည် ပုဒ်မ ၅၁ အရ သတ်မှတ်ကြေငြာသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား အခါအားလျော်စွာ လျော့ပေါ့ခြင်း သို့မဟုတ် ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုရန် လိုအပ်လာလျှင် အစိုးရအဖွဲ့သို့ တင်ပြအတည်ပြုချက် ရယူ၍ ပြင်ဆင်သတ်မှတ်ကြေညာရမည်။

၅၃။ ကော်မရှင်သည် ပုဒ်မ ၅၀ အရ ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှု ပါလုပ်ငန်း များကို အခါအားလျော်စွာ ပြန်လည် သုံးသပ်၍ လိုအပ်သလို ပြင်ဆင်ရမည်။

၅၄။ ကော်မရှင်သည် ပုဒ်မ ၅၃ အရ ပြန်လည်သုံးသပ်ရာတွင် အစိုးရအဖွဲ့က ပြုလုပ် ထားသော နိုင်ငံတကာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကတိကဝတ်များနှင့် သွေဖီမှု မရှိစေရန် အလေးထား၍ ပုဂ္ဂလိကကဏ္ဍ၊ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဆွေးနွေးညှိနှိုင်း တိုင်ပင်ရမည်။

အခန်း (၁၃)

ရင်းနှီးမြှုပ်နှံသူများအား ဆက်ဆံဆောင်ရွက်ခြင်း

၅၅။ အစိုးရအဖွဲ့သည် ရင်းနှီးမြှုပ်နှံသူများအပေါ် ဆက်ဆံဆောင်ရွက်ရာတွင် -

- (က) ဥပဒေ၊ နည်းဥပဒေနှင့် အမိန့်ကြော်ငြာစာတို့တွင် တနည်းနည်းဖြင့် သတ်မှတ် ပြဋ္ဌာန်းထားခြင်းမှတစ်ပါး ဤဥပဒေ၏ သတ်မှတ်ပြဋ္ဌာန်းချက်များ နှင့်အညီ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ အားလုံးနှင့် ၎င်းတို့၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို လုပ်ငန်းတိုးချဲ့ခြင်း၊ စီမံခန့်ခွဲခြင်း၊ လုပ်ငန်းလည်ပတ်ခြင်းနှင့် ရောင်းချ ခြင်း

သို့မဟုတ် တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြားအစီအစဉ်များနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများအပေါ် ပေးအပ်ထားသည့် ဆက်ဆံဆောင်ရွက်မှုများထက် လျော့နည်းမှု မရှိစေရ။

(ခ) တူညီသော အခြေအနေမျိုးတွင် နိုင်ငံတစ်ခုမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၊ ၎င်းတို့၏ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများနှင့် သက်ဆိုင်သည့် လုပ်ငန်းဖွဲ့စည်း တည်ထောင်ခြင်း၊ လုပ်ငန်းရယူခြင်း၊ လုပ်ငန်းတိုးချဲ့ခြင်း၊ စီမံခန့်ခွဲခြင်း၊ လုပ်ငန်း လည်ပတ်ခြင်းနှင့် ရောင်းချခြင်း သို့မဟုတ် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြား အစီအစဉ်များအပေါ် အခြားနိုင်ငံတစ်ခုခုမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ၊ ၎င်းတို့၏ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများအပေါ် ပေးအပ်ထားသည့် ဆက်ဆံဆောင်ရွက်မှုထက် လျော့နည်းခြင်း မရှိစေရ။

(ဂ) ပုဒ်မခွဲ(ခ)ပါ ပြဋ္ဌာန်းချက်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား အောက်ပါ ကိစ္စရပ်များ အလို့ငှာ ပေးအပ်နိုင်သောခံစားခွင့်များ၊ ဦးစားပေးခြင်းများ သို့မဟုတ် အထူးအခွင့်အရေးပေးခြင်းတို့အတွက် လိုက်နာရန်တာဝန်ရှိသည်ဟုမမှတ်ယူစေရ-

(၁) အကောက်ခွန်ယူနီယံ (Custom Union)၊ လွတ်လပ်သော ကုန်သွယ်ရေးဇုန်၊ စီးပွားရေးယူနီယံနှင့် နိုင်ငံတကာ သဘောတူညီမှုများအရ ဖြစ်ပေါ်လာသော အကောက်ခွန်ယူနီယံ (Custom Union)၊ လွတ်လပ်သော ကုန်သွယ်ရေးဇုန်နှင့် စီးပွားရေးယူနီယံ၊

(၂) နိုင်ငံတကာ သဘောတူညီချက်များ၊ နှစ်နိုင်ငံ သို့မဟုတ် ဒေသတွင်း သို့မဟုတ် နိုင်ငံတကာ သဘောတူစာချုပ်များ နှင့်အကျုံးဝင်သော ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို ပေးအပ်သည့် ပိုမိုသာလွန်သော ဆက်ဆံ ဆောင်ရွက်မှုများ၊ ဒေသတွင်း နိုင်ငံများအကြား ချုပ်ဆိုသည့် သဘောတူစာချုပ်များ သို့မဟုတ် အစီအစဉ်များ၊ အခြားနိုင်ငံ များနှင့် ချုပ်ဆိုသည့် သဘောတူစာချုပ်များ သို့မဟုတ် အစီအစဉ်များနှင့် အကျုံးဝင်သော ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို ပေးအပ်သည့် ပိုမိုသာလွန်သော ဆက်ဆံဆောင်ရွက်မှုများ သို့မဟုတ် အခွန်အကောက်ဆိုင်ရာ ကိစ္စရပ်များနှင့် အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ပါဝင်ပတ်သက်နေသော အစီအစဉ်များ။

၅၆။ အစိုးရအဖွဲ့သည် ရင်းနှီးမြှုပ်နှံသူများကို အောက်ဖော်ပြပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သဘောတူညီမှု ဆက်ဆံဆောင်ရွက်မှုပြုရန် အာမခံသည် -

- (က) ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို ကြီးမားစွာ ထိခိုက်နစ်နာစေသည့် ဆုံးဖြတ်ချက် သို့မဟုတ် ဆောင်ရွက်ချက်များနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များ ရပိုင်ခွင့် ၊
- (ခ) ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို အစိုးရအဖွဲ့မှ ခွင့်ပြုထားသည့် လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့်၊ အတည်ပြုမိန့်ပါ စည်းကမ်း သတ်မှတ်ချက်များကို ပြောင်းလဲခြင်းအပါအဝင် အခြားသောအလားတူ လုပ်ဆောင်မှုများနှင့်စပ်လျဉ်း၍ တရားဥပဒေနှင့်အညီ ဆောင်ရွက်ခွင့်နှင့် အယူခံခွင့်။

၅၇။ ဤအခန်းပါ ပြဋ္ဌာန်းချက်များသည် ပုဒ်မ ၈၄ ပါ ပြဋ္ဌာန်းချက်များကို ထိခိုက်ခြင်းမရှိ စေရ။

အခန်း(၁၄)

မြေအသုံးပြုခွင့်

- ၅၈။ (က) ဤဥပဒေအရ ခွင့်ပြုထားသော ရင်းနှီးမြှုပ်နှံသူသည် ပုဂ္ဂလိကမြေပိုင်ရှင်ထံမှ လည်းကောင်း သို့မဟုတ် နိုင်ငံတော်ပိုင်မြေဖြစ်ပါက သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများထံမှ လည်းကောင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အလို့ငှာ သတ်မှတ်ချက်များနှင့်အညီ နှစ်ရှည်မြေငှားရမ်းခွင့်ရှိသည်။ နိုင်ငံသား ရင်းနှီးမြှုပ်နှံသူသည် မိမိပိုင်မြေတွင် သက်ဆိုင်ရာ ဥပဒေများနှင့်အညီ ရင်းနှီးမြှုပ်နှံနိုင်သည်။
- (ခ) နိုင်ငံခြားရင်းနှီးမြှုပ်နှံသူသည် ပြည်ထောင်စုအစိုးရ သို့မဟုတ် အစိုးရ အဖွဲ့အစည်းများထံမှဖြစ်စေ၊ ပုဂ္ဂလိကမြေပိုင်ရှင်ထံမှဖြစ်စေ ကော်မရှင်ခွင့်ပြုမိန့် ရရှိသည့်နေ့မှစ၍ ကနဦးနှစ်(၅၀)အထိ သတ်မှတ်ချက် နှင့်အညီ မြေငှားရမ်းနိုင်သည်။
- (ဂ) အထက်ဖော်ပြပါ ပုဒ်မခွဲ(ခ)အရ ခွင့်ပြုထားသော မြေငှားကာလ သို့မဟုတ် မြေအသုံးပြုခွင့်ကာလ သက်တမ်းကုန်ဆုံးပြီးနောက် ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် တစ်ဆက်တည်း သက်တမ်းတိုးခွင့် ၁၀ နှစ်နှင့် ယင်းသက်တမ်း ကုန်ဆုံးပြီး ထပ်မံ၍ ၁၀ နှစ် သက်တမ်း တိုးမြှင့်နိုင်သည်။
- (ဃ) ရင်းနှီးမြှုပ်နှံသူသည် မြေငှားရမ်းခြင်း စာချုပ်အား စာချုပ်စာတမ်း မှတ်ပုံတင်ခြင်း အက်ဥပဒေ နှင့်အညီ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ရမည်။
- (င) ပြည်ထောင်စုအစိုးရသည် မြေအသုံးချမှု သို့မဟုတ် မြေငှားရမ်းမှုများအတွက် မြန်မာနိုင်ငံသား ရင်းနှီး မြှုပ်နှံသူများအား ပိုမို ကောင်းမွန်သော သတ်မှတ်ချက်များ နှင့် အခွင့်အရေးများကို ခွင့်ပြုပေးနိုင်သည်။

(စ) ကော်မရှင်သည် နိုင်ငံတော် တစ်ဝန်းလုံးတွင် ဖွံ့ဖြိုးတိုးတက်စေရန် အလို့ငှာ စီးပွားရေး ဖွံ့ဖြိုးမှုနည်းပါးပြီး ဆက်သွယ်သွားလာရေးခက်ခဲသော ဒေသများတွင် ရင်းနှီးမြှုပ်နှံသူများအတွက် ဤဥပဒေပါ မြေငှားရမ်းခွင့်ကာလ သို့မဟုတ် မြေ အသုံးပြုခွင့်ကာလထက် ပိုမို၍ ခံစားခွင့်ပြုနိုင်သည်။

အခန်း(၁၅)

အမှုထမ်းများနှင့် အလုပ်သမားများ ခန့်ထားခြင်း

၅၉။ ရင်းနှီးမြှုပ်နှံသူသည် -

(က) နိုင်ငံတော်အတွင်း ၎င်း၏ ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းတွင် သတ်မှတ်အရည် အချင်းကိုက်ညီသည့် မည်သည့်နိုင်ငံသားကိုမဆို အကြီးတန်းစီမံခန့်ခွဲမှုနည်းပညာ၊ လုပ်ငန်းကျွမ်းကျင်သူနှင့် အကြံပေးအဖြစ် တည်ဆဲဥပဒေများနှင့်အညီ ခန့်အပ်နိုင် သည်။

(ခ) အကြီးတန်း စီမံခန့်ခွဲမှု နည်းပညာ၊ လုပ်ငန်းကျွမ်းကျင်သူ နှင့် အကြံပေးနေရာ တို့ တွင် နိုင်ငံသားများအား ခန့်အပ်နိုင်ရန်အလို့ငှာ စွမ်းဆောင်ရည်မြှင့်တင်ရေး အစီ အစဉ်များ ဆောင်ရွက်ပေးရမည်။

(ဂ) ကျွမ်းကျင်မှုမလိုသော လုပ်ငန်းများတွင် နိုင်ငံသားများကိုသာ ခန့်ထားရမည်။

(ဃ) နိုင်ငံခြားသားနှင့် နိုင်ငံသားကျွမ်းကျင်သူအလုပ်သမားများ၊ အတတ်ပညာရှင်များ နှင့် ဝန်ထမ်းများခန့်ထားရာတွင် တည်ဆဲအလုပ်သမား ဆိုင်ရာဥပဒေ၊ နည်းဥပဒေ များနှင့် အညီ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ကို အလုပ်ရှင်နှင့် အလုပ်သမားတို့ နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုး၍ ခန့်ထားရမည်။

(င) အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်ပါ အလုပ်ရှင်နှင့် အလုပ်သမား တို့၏ အခွင့်အရေးနှင့် တာဝန်များကို လည်းကောင်း၊ အလုပ်အကိုင် ဆိုင်ရာ စည်းကမ်းချက်များကို လည်းကောင်း သတ်မှတ်ရာ၌ အနည်းဆုံး လုပ်ခလစာ၊ ခွင့်ရက်၊ အလုပ်ပိတ်ရက်၊ အချိန်ပိုလုပ်ခ၊ နစ်နာကြေး၊ အလုပ်သမားလျော်ကြေး၊ လူမှုဖူလုံရေးနှင့် အလုပ်သမားများနှင့် သက်ဆိုင်သည့် အခြားအာမခံထားရှိခြင်းတို့ အပါအဝင် တည်ဆဲအလုပ်သမားဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများပါ အခွင့်အရေး များရရှိရေးအတွက် ဆောင်ရွက်ပေးရမည်။

(စ) ရင်းနှီးမြှုပ်နှံမှုတွင် အလုပ်ရှင် အချင်းချင်း၊ အလုပ်သမား အချင်းချင်း၊ အလုပ်ရှင် နှင့်အလုပ်သမား၊ အလုပ်သမားနှင့် အတတ်ပညာရှင် သို့မဟုတ် ဝန်ထမ်းတို့

အကြား ပေါ်ပေါက်လာသည့် အငြင်းပွားမှုများကို သက်ဆိုင်ရာ တည်ဆဲဥပဒေများ နှင့် အညီ ဖြေရှင်းရမည်။

အခန်း(၁၆)

အစိုးရက လုပ်ငန်း (သို့မဟုတ်) ပစ္စည်းကိုသိမ်းယူခြင်း

၆၀။ အစိုးရအဖွဲ့သည် မည်သည့် ရင်းနှီးမြှုပ်နှံမှုကိုမဆို အောက်ပါ အခြေအနေများမှအပ လုပ်ငန်း သို့မဟုတ် ပစ္စည်းကို သိမ်းယူခြင်း သို့မဟုတ် နိုင်ငံပိုင်ပြုလုပ်ခြင်း သဘောသက်ရောက် သောဆောင်ရွက်မှုများ မပြုလုပ်ဟု အာမခံသည်-

- (က) အများပြည်သူအကျိုးအတွက် လိုအပ်ချက် တစ်ရပ်ရပ်ရှိခြင်း၊
- (ခ) ခွဲခြားဆက်ဆံမှုမရှိဘဲ ဆောင်ရွက်ခြင်း၊
- (ဂ) သိမ်းယူသည့်အခြေပစ္စည်းအား မျှတ၍ ပြည့်စုံလုံလောက်သော လျော်ကြေးကို မြန်ဆန်စွာ ပေးချေခြင်း၊
- (ဃ) တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်း။

၆၁။ မျှတ၍ ပြည့်စုံလုံလောက်မှုရှိသော လျော်ကြေး သတ်မှတ်ရာတွင် လျော်ကြေးပမာဏသည် သိမ်းဆည်းသည့် ရင်းနှီးမြှုပ်နှံမှု၏ ဈေးကွက် တန်ဖိုးနှင့်ညီမျှရမည်ဖြစ်ပြီး သိမ်းဆည်းသည့် ကာလ၌ ဖြစ်ပေါ်နေသည့် ဈေးကွက်တန်ဖိုးဖြင့် သတ်မှတ်ရမည်။ သို့ရာတွင် ၎င်းလျော်ကြေး ပမာဏအား သတ်မှတ်ရာတွင် အများပြည်သူအကျိုးနှင့် ရင်းနှီးမြှုပ်နှံသူ၏ အကျိုး စီးပွားအကြား မျှတသော အခြေအနေအပေါ် အခြေခံရမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု၏ လက်ရှိနှင့် ယခင် အနေ အထား၊ လုပ်ငန်း သို့မဟုတ် ပစ္စည်းသိမ်းယူခြင်း၏ အကြောင်းရင်း၊ ရင်းနှီးမြှုပ်နှံမှု၏ မျှတသော ဈေးကွက်တန်ဖိုး၊ လုပ်ငန်း သို့မဟုတ် ပစ္စည်း သိမ်းယူခြင်း၏ ရည်ရွယ်ချက်၊ ရင်းနှီးမြှုပ်နှံမှုမှ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည့် ကာလတစ်လျှောက် ရရှိခဲ့သည့် အမြတ်ငွေများနှင့် ရင်းနှီးမြှုပ်နှံမှု သက်တမ်းတို့ကိုပါ ထည့်သွင်းစဉ်းစားရမည်။

၆၂။ ဤဥပဒေ၏ အခန်း(၂၂)နှင့် အခန်း (၂၃)ပါ ပြဋ္ဌာန်းချက်များ အပါအဝင် အစိုးရ၏ စီရင် ပိုင်ခွင့်အရ ဆောင်ရွက်သည့် စီးပွားရေးဆိုင်ရာ ထိန်းညှိရန် ရည်ရွယ်ချက်အတွက် သို့မဟုတ် လူမှု အကျိုးစီးပွား အထောက်အကူပြုစေရေး ရည်ရွယ်ချက်များအတွက် လုပ်ဆောင်သည့် ခွဲခြားမှု မရှိသည့် ဆောင်ရွက်ချက်များသည် ဤအခန်းခေါင်းစဉ်နှင့် အကျုံးဝင် သက်ဆိုင်ခြင်း မရှိစေရ။

၆၃။ ပုဒ်မ ၆၀ ကို လိုက်နာကျင့်သုံးရာတွင် လုပ်ကိုင်ဆောင်ရွက်မှုများသည် အဆိုပါပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုမရှိကြောင်းနှင့် သွယ်ဝိုက်၍ လုပ်ငန်း သို့မဟုတ် ပစ္စည်းသိမ်းယူ

ခြင်းဖြစ်ကြောင်း ရင်းနှီးမြုပ်နှံသူက တင်ပြလာလျှင် အစိုးရအဖွဲ့သည် အောက်ဖော်ပြပါ အချက် အလက်များကို ထည့်သွင်းစဉ်းစား၍ ကိစ္စရပ်တစ်ခုချင်းအလိုက် စုံစမ်းစစ်ဆေးမှုပြုခြင်း၊ အချက် အလက်ကို စိစစ်ခြင်းတို့ကို ဆောင်ရွက်ရမည်-

- (က) ရင်းနှီးမြုပ်နှံမှုတစ်ရပ်၏ စီးပွားရေးတန်ဖိုးကို ကြီးမားပြင်းထန်စွာ ထိခိုက် နစ်နာ စေရန် တမင်ဖန်တီး ရည်ရွယ်ဆောင်ရွက်ခြင်း ရှိ/မရှိ၊
- (ခ) အစိုးရမှ ရင်းနှီးမြုပ်နှံသူသို့ ယခင်စာဖြင့် ရေးသားထားသည့် ကတိကဝတ်များ၊ သဘောတူစာချုပ်၊ လိုင်စင် သို့မဟုတ် အခြား တရားဝင် စာရွက်စာတမ်းများကို ချိုးဖောက်မှု ရှိ/မရှိ၊
- (ဂ) အထက် အပိုဒ်ခွဲ(က)တွင် ဖော်ပြထားသည့် အစိုးရအဖွဲ့၏ ရည်ရွယ်ချက် အပါအဝင် ၎င်း၏လုပ်ဆောင်ချက်များသည် အများပြည်သူ အကျိုးစီးပွားနှင့် ကိုက်ညီမှု ရှိ/မရှိ ။

၆၄။ ဤအခန်းသည် ကုန်သွယ်မှုနှင့် ဆက်နွယ်သည့် အသိဉာဏ်ပစ္စည်းဆိုင်ရာ မူပိုင်ခွင့် သဘောတူစာချုပ် နှင့်အညီ ထုတ်ပေးထားသည့် လိုင်စင်များနှင့် သက်ဆိုင်မှုမရှိစေရ။

အခန်း(၁၇)

ဘဏ္ဍာငွေများလွှဲပြောင်းခြင်း

၆၅။ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများသည် အောက်ပါ ဘဏ္ဍာငွေများကို ပြည်ပသို့ လွှဲပြောင်းနိုင် သည် -

- (က) မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထားသည့် မတည်ရင်းနှီးငွေစာရင်း ဆိုင်ရာ ပြဋ္ဌာန်းချက်များ နှင့်အညီ သတ်မှတ်ထားသည့် မတည်ရင်းနှီးငွေများ၊
- (ခ) ဤဥပဒေအရ ရင်းနှီးမြုပ်နှံမှုမှ ထွက်ပေါ်လာသော အကျိုးအမြတ်များ၊ အခြေ ပစ္စည်းမှ အမြတ်အစွန်းများ၊ အစုပေါ်အမြတ်များ၊ ခိုင်ကြေးများ၊ မူပိုင်ခများ၊ လိုင်စင်ကြေးများ၊ နည်းပညာအကူအညီထောက်ပံ့မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာအခကြေး ငွေများ၊ အစုရှယ်ယာနှင့် အခြားလက်ရှိဝင်ငွေများ၊
- (ဂ) ရင်းနှီးမြုပ်နှံမှု တစ်ရပ်ရပ်၏ စုစုပေါင်း ရောင်းချမှု သို့မဟုတ် တစ်စိတ်တစ်ပိုင်း ရောင်းချမှု သို့မဟုတ် လုပ်ငန်းတစ်ခုခု သို့မဟုတ် လုပ်ငန်းနှင့် ဆက်စပ်သည့် ပိုင်ဆိုင်မှုစာရင်းရှင်းလင်းဖျက်သိမ်းခြင်းတို့မှထွက်ပေါ်လာသည့်အမြတ်အစွန်းများ၊
- (ဃ) ချေးငွေသဘောတူစာချုပ် အပါအဝင် ပဋိညာဉ်စာချုပ်အရ ပေးချေရမည့်ငွေများ၊

- (င) စီးပွားရေးလုပ်ငန်း အနေဖြင့် အငြင်းပွားမှု ဖြေရှင်းခြင်းမှ ထွက်ပေါ်လာသည့် ပေးချေငွေများ၊
- (စ) လုပ်ငန်း သို့မဟုတ် ပစ္စည်းသိမ်းယူခြင်း သို့မဟုတ် ပြည်သူပိုင်သိမ်းခြင်းတို့မှ လျော်ကြေးအဖြစ် ရရှိသည့် ငွေကြေးများ သို့မဟုတ် အခြားလျော်ကြေးငွေများ၊
- (ဆ) နိုင်ငံတော်အတွင်း ဥပဒေနှင့်အညီ ခန့်အပ်ထားသည့် နိုင်ငံခြားသား ကျွမ်းကျင်သူ ဝန်ထမ်းများ၏ လုပ်ခလစာနှင့် ဝင်ငွေ။

၆၆။ ချေးငွေလွှဲပြောင်းခြင်း သို့မဟုတ် ချေးငွေရယူခြင်းတို့နှင့်စပ်လျဉ်း၍ တည်ဆဲဘဏ္ဍာရေး စည်းမျဉ်းများနှင့်အညီ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် လွှဲပြောင်း သို့မဟုတ် ရယူရမည်။

၆၇။ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများသည် အောက်ပါကိစ္စရပ်များတွင် နိုင်ငံတော်အတွင်းမှ ပြည်ပသို့ လွတ်လပ်စွာဖြင့် နှောင့်နှေးကြန့်ကြာမှု မရှိဘဲ လွှဲပြောင်းနိုင်သည်-

- (က) နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူသို့ ပေးချေမည့် ဤဥပဒေအရ ရင်းနှီး မြှုပ်နှံမှုမှ တိုးပွားလာသော အကျိုး အမြတ်များ၊ ခိုင်ကြေးများ၊ လိုင်စင် ကြေးများ၊ နည်းပညာ အကူအညီ ထောက်ပံ့မှု၊ စီမံခန့်ခွဲမှုဆိုင်ရာ အခကြေးငွေများ၊ ဤဥပဒေအရ ဆောင်ရွက်သည့် မည်သည့် ရင်းနှီးမြှုပ်နှံမှုမဆို အခြားမည်သည့် နိုင်ငံခြား အဖွဲ့အစည်း ကိုမဆို ပေးရန်ရှိသည့် အတိုးငွေများ၊
- (ခ) နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူနှင့် ချုပ်ဆိုထားသည့် ချေးငွေ သဘောတူစာချုပ် အပါအဝင် ပဋိညာဉ် စာချုပ်အရ ပေးချေရမည့်ငွေများ၊ အာမခံလျော်ကြေးငွေများ နှင့်
- (ဂ) စီရင်ချက်အမိန့်၊ အနုညာတစီရင် ဆုံးဖြတ်ခြင်း သို့မဟုတ် မြန်မာနိုင်ငံသား ရင်းနှီး မြှုပ်နှံမှုမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူသို့ ပေးရန်ရှိသည့် သဘောတူညီချက် အပါအဝင် အငြင်းပွားမှု ဖြေရှင်းခြင်းမှ ထွက်ပေါ်လာသည့် ပေးချေငွေများ။

၆၈။ ဘဏ္ဍာငွေ လွှဲပြောင်းမှုများ အားလုံးသည် လွှဲပြောင်းမည့် ပမာဏအပေါ် မူတည်၍ သတ်မှတ်ထားသည့် အခွန်ဆိုင်ရာ ဥပဒေများနှင့်အညီ အခွန်ထမ်းဆောင်ပြီးမှသာ လွှဲပြောင်းရမည်။

၆၉။ တရားဝင်ခွင့်ပြုမိန့်ဖြင့် အလုပ်လုပ်ကိုင်သော နိုင်ငံခြားသား ကျွမ်းကျင်သူ ဝန်ထမ်းများသည် ဝင်ငွေခွန်ဥပဒေအရ ပြဋ္ဌာန်းထားသည့် အခွန်ထမ်းဆောင်မှုဆိုင်ရာ ဝတ္တရားများအရ လွှဲပြောင်းမည့် ပမာဏအပေါ် မူတည်၍ အခွန် အခများ ပေးဆောင်ပြီးသောငွေကို မည်သည့်

နှုတ်ယူခြင်းမျှမရှိဘဲ နိုင်ငံတော်အတွင်းရှိ နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရှိသော ဘဏ်များ မှတစ်ဆင့် ငွေလွှဲနိုင်သည်။

၇၀။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် ပုဒ်မ ၆၅ တွင် ဖော်ပြထားသည့် အချက်များနှင့် စပ်လျဉ်း၍ လွှဲပြောင်းခြင်း ပြုလုပ်ရာတွင် နိုင်ငံခြား သုံးငွေစီမံခန့်ခွဲမှု ဥပဒေ၏ ငွေလုံးငွေရင်း စာရင်း သို့မဟုတ် သာမန်စာရင်းတွင် အကျုံးဝင်သည့်ငွေများကို နိုင်ငံတော်အတွင်းရှိ နိုင်ငံခြား ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရှိသော ဘဏ်များမှတစ်ဆင့် နိုင်ငံခြားငွေ စီမံခန့်ခွဲမှုဥပဒေအရ လွတ်လပ်စွာသုံးစွဲနိုင်သည့် ငွေကြေးဖြင့် ဈေးကွက်ပေါက်ဈေးအတိုင်း လွှဲပြောင်းနိုင်သည်။

၇၁။ အစိုးရအဖွဲ့သည် အောက်ပါ အခြေအနေတစ်ရပ်ရပ်နှင့် ဆက်စပ်သော နိုင်ငံခြားငွေ လွှဲပြောင်းမှုကို ဟန့်တားခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်းပြုနိုင်သည်-

- (က) ဒေဝါလီခံခြင်း၊ လူမွဲစာရင်းခံခြင်း သို့မဟုတ် မြီရှင်များ၏ အခွင့်အရေးများကို ကာကွယ်ပေးခြင်း၊
- (ခ) ပြစ်မှု သို့မဟုတ် ရာဇဝတ်မှုနှင့် ရာဇဝတ်မှု ကျရောက်ခြင်းမှ လွတ်မြောက်မှု၊
- (ဂ) ဥပဒေကြောင်းအရ အတည်ပြုရန် သို့မဟုတ် ငွေကြေးအာဏာပိုင် အဖွဲ့အစည်း များကို ပံ့ပိုးကူညီရန် လိုအပ်သည့်အခါ ငွေကြေးဆိုင်ရာ အစီရင်ခံခြင်း သို့မဟုတ် လွှဲပြောင်းမှုဆိုင်ရာမှတ်တမ်းများထားရှိခြင်း၊
- (ဃ) တရားစီရင်ရေး သို့မဟုတ် စီမံခန့်ခွဲရေးဆိုင်ရာ ဆောင်ရွက်ချက်များတွင် အမိန့်များ သို့မဟုတ် စီရင်ချက်များနှင့်အညီ ဆောင်ရွက်ခြင်း၊
- (င) အခွန်ကိစ္စရပ်များ၊
- (စ) လူမှုဖူလုံရေး၊ အစိုးရဝန်ထမ်းများ၏ အငြိမ်းစားယူမှု သို့မဟုတ် မဖြစ်မနေ ငွေစုဆောင်းရေး အစီအစဉ်များနှင့်
- (ဆ) အလုပ်သမားများ၏ နစ်နာကြေးများ။

၇၂။ အစိုးရအဖွဲ့သည် နိုင်ငံတော်အတွင်း၌ ရင်းနှီးမြှုပ်နှံသူနှင့် ယင်း၏ ရင်းနှီးမြှုပ်နှံမှုအတွက် အသုံးပြုရန်လိုအပ်သည့် မတည်ငွေရင်း သို့မဟုတ် အသုံးစရိတ်များနှင့် နိုင်ငံခြားချေးငွေများကို သက်ဆိုင်ရာ တည်ဆဲဥပဒေ နှင့်အညီ ပြည်ပမှ ငွေလွှဲပြောင်းရယူခွင့်ပြုသည်။

၇၃။ ပြည်ပ ငွေပေးငွေယူရှင်းတမ်း သို့မဟုတ် ပြည်ပ ငွေကြေးအခက်အခဲများ ဆိုးရွားစွာ ဖြစ်ပေါ်နေသည့် အခြေအနေတွင် အစိုးရအဖွဲ့သည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေ ၂၀၁၂ ပါ ပြဋ္ဌာန်းချက်များနှင့် နိုင်ငံတော်၏ အခြားနိုင်ငံတကာ ကတိကဝတ်များ နှင့်အညီ ရင်းနှီးမြှုပ်နှံမှုနှင့်

စပ်လျဉ်းသည့် ငွေပေးချေမှု၊ သို့မဟုတ် လွှဲပြောင်းပေးမှုဆိုင်ရာ ကန့်သတ်ချက်များကို ချမှတ်နိုင် သည် သို့မဟုတ် ထိန်းသိမ်းနိုင်သည်။

အခန်း(၁၈)

ရင်းနှီးမြှုပ်နှံသူများ၏ တာဝန်ဝတ္တရားများ

၇၄။ ရင်းနှီးမြှုပ်နှံသူသည် -

- (က) နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသား လူမျိုးတို့၏ ဓလေ့ထုံးတမ်း၊ အစဉ်အလာ၊ ရိုးရာယဉ်ကျေးမှုတို့ကို လေးစားလိုက်နာရမည်။
- (ခ) လုပ်ငန်း လုပ်ဆောင်ရန်အတွက် ကုမ္ပဏီ သို့မဟုတ် အစုစပ်လုပ်ငန်း သို့မဟုတ် တစ်ဦးတည်းပိုင်လုပ်ငန်းများကို တည်ဆဲဥပဒေများနှင့်အညီ ဖွဲ့စည်း တည်ထောင် ရမည် သို့မဟုတ် မှတ်ပုံတင်ရမည်။
- (ဂ) မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့် ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေ များ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ သဘောတူစာချုပ်ပါ စည်းကမ်းချက်များနှင့် အခွန်ဆိုင်ရာ တာဝန်ရှိမှုအပါအဝင် ၎င်းတို့အား ထုတ်ပေးထားသော အထူးပြု လိုင်စင်၊ ခွင့်ပြုမိန့်နှင့် လုပ်ငန်း ဆောင်ရွက်ခွင့် လက်မှတ်များတွင် ပါဝင်သည့် စည်းကမ်းချက်များ၊ သတ်မှတ်ချက် များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။
- (ဃ) ဤဥပဒေပုဒ်မ ၅၁ အရ ကော်မရှင်က ထုတ်ပြန်သည့် အမိန့် ကြော်ငြာစာများတွင် ဖော်ပြထားသည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများမှအပ ကျန်ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများတွင် နိုင်ငံတော်၏ တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများ နှင့်အညီ နိုင်ငံတော်အတွင်း ရင်းနှီးမြှုပ်နှံနိုင်သည်။ သို့ရာတွင် ယင်းရင်းနှီးမြှုပ်နှံမှု အားလုံး သည် တည်ဆဲဥပဒေအရ လိုအပ်သော ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းမှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် လူမှုရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်ခြင်း မရှိစေမှု လိုအပ်ချက်များနှင့် ကိုက်ညီရမည်။
- (င) လုပ်ငန်းသဘာဝအရဖြစ်စေ၊ အခြားလိုအပ်ချက်အရဖြစ်စေ သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ အစိုးရဌာနနှင့်အဖွဲ့အစည်းများမှ လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့်ရယူရန် လိုအပ်လျှင်ဖြစ်စေ၊ မှတ်ပုံတင်ရန် လိုအပ်လျှင်ဖြစ်စေ သတ်မှတ် ချက်များ နှင့်အညီ ဆောင်ရွက်ရမည်။

- (စ) မိမိ ငှားရမ်းခွင့်ရရှိထားသော သို့မဟုတ် အသုံးပြုခွင့် ရရှိထားသောမြေ၏ မြေပေါ် မြေအောက်တွင် ခွင့်ပြုထားသည့် စီးပွားရေးလုပ်ငန်းနှင့်စပ်လျဉ်းမှု မရှိသော၊ မူလ သဘောတူစာချုပ်တွင် မပါဝင်သော သဘာဝတွင်းထွက်ပစ္စည်းများ သို့မဟုတ် ရှေးဟောင်းပစ္စည်းများနှင့် ရတနာသိုက် အစရှိသည်တို့ကို တွေ့ရှိပါက ကော်မရှင် ထံသို့ ချက်ချင်း သတင်းပေးအကြောင်းကြားခြင်း၊ ကော်မရှင်က ခွင့်ပြုလျှင် ယင်း မြေပေါ်၌ ဆက်လက်လုပ်ကိုင်နိုင်ပြီး ဆက်လက် လုပ်ကိုင်ခွင့်မရရှိလျှင် ရင်းနှီး မြှုပ်နှံသူက ရွေးချယ်တင်ပြသည့် နေရာတစ်ခုအား အစားထိုး ခွင့်ပြုချက်ရယူ၍ ပြောင်းရွှေ့ဆောင်ရွက်ရမည်။
- (ဆ) မိမိ ငှားရမ်းခွင့် သို့မဟုတ် အသုံးပြုခွင့်ရရှိသော မြေ၏ သဘာဝ မြေမျက်နှာ သွင်ပြင် သို့မဟုတ် မြေအနိမ့်အမြင့် အနေအထားအား သိသာထင်ရှားစွာ ပြောင်း လဲမှုကို ကော်မရှင်၏ ခွင့်ပြုချက်မရှိဘဲ မပြုလုပ်ရ။
- (ဇ) မိမိ၏ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် နိုင်ငံတကာတွင် ကျင့်သုံးသည့် အကောင်းဆုံး စံချိန်စံညွှန်းများနှင့်အညီ သဘာဝပတ်ဝန်းကျင်နှင့်လူမှုပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု၊ ညစ်ညမ်းမှု၊ နစ်နာမှု မဖြစ်စေရန်နှင့် ယဉ်ကျေးမှု အမွေအနှစ်ကို ထိခိုက်ပျက်စီးမှု မဖြစ်ပေါ်စေရန် လိုက်နာ ဆောင်ရွက်ရမည်။
- (ဈ) လုပ်ငန်းဆိုင်ရာ စာရင်းဇယားများ၊ နှစ်ပတ်လည် ငွေစာရင်း များနှင့် လိုအပ်သည့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များကို နိုင်ငံတကာ အသိအမှတ်ပြု စာရင်းအင်း စံနှုန်း များနှင့်အညီ ကောင်းမွန်စွာ ပြုစုမှတ်တမ်းတင်ထားရှိရမည်။
- (ည) အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ဖောက်ဖျက်ခြင်း၊ လုပ်ငန်းအပြီး ပိတ်သိမ်းခြင်း၊ လွှဲပြောင်းရောင်းချခြင်း၊ လုပ်ငန်းရပ်ဆိုင်းခြင်း၊ လုပ်သားအင်အား လျော့ချ ခြင်းတို့အတွက် အလုပ်သမားများအား သက်ဆိုင်ရာ ဥပဒေများနှင့်အညီ နစ်နာကြေးပေးပြီးမှသာ လုပ်ငန်းကို ရပ်ဆိုင်းပိတ်သိမ်းရမည်။
- (ဋ) ခိုင်လုံသော အကြောင်းပြချက်ဖြင့် လုပ်ငန်း ယာယီပိတ်သိမ်းရပါက ပိတ်သိမ်းထား ရသည့်ကာလအတွင်းအလုပ်သမားများအားသက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ လုပ်ခ၊ လစာ ပေးရမည်။
- (ဌ) အလုပ်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု၊ ကိုယ်အင်္ဂါ အစိတ်အပိုင်း ချို့ယွင်းဆုံးရှုံးမှု၊ ရောဂါရရှိမှု၊ သေဆုံးမှုတို့ ဖြစ်ပွားသော အလုပ်သမားများအတွက် သက်ဆိုင်ရာ

အလုပ်သမား သို့မဟုတ် အမွေဆက်ခံခွင့်ရှိသူအား ဥပဒေနှင့်အညီ ရထိုက်သည့် လျော်ကြေးကိုပေးရမည်။

(ခ) မိမိ၏လုပ်ငန်းတွင် လာရောက်အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသား ကျွမ်းကျင် ပညာရှင်များနှင့် ကြီးကြပ်သူများ၊ မိသားစုဝင်များသည် မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို လေးစား လိုက်နာရန် ကြပ်မတ်ရမည်။

(ပ) တည်ဆဲ အလုပ်သမားရေးရာ ဥပဒေများကို လေးစား လိုက်နာရမည်။

(ဏ) ဥပဒေနှင့်အညီ တရားစွဲဆိုခွင့်နှင့် တရားစွဲဆိုခံနိုင်ခွင့် ရှိရမည်။

(တ) ရင်းနှီးမြှုပ်နှံသူသည် ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်ပါ လုပ်ငန်းလုပ်ကိုင် နိုင်ရန်အတွက် လိုအပ်ချက်အရ ဆောင်ရွက်ခြင်းမှတစ်ပါး လုပ်ငန်းနှင့်မသက်ဆိုင် သော သစ်တောများ ခုတ်ထွင်ခြင်း၊ သဘာဝ သယံဇာတများတူးဖော်ခြင်းစသည့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေခြင်း နှင့် လူမှုစီးပွားအပေါ် ဆုံးရှုံးမှုများ ဖြစ်ပေါ်စေပါက အဆိုပါ ဆုံးရှုံးနစ်နာမှုအတွက် ထိရောက်သည့် လျော်ကြေးပေး လျော်ရမည်။

၇၅။ ရင်းနှီးမြှုပ်နှံသူများသည် ပုဒ်မ ၇၄ တွင် ပြဋ္ဌာန်း သတ်မှတ်ထားသည့် တာဝန်ရှိမှု အားလုံး ကို ဤဥပဒေအာဏာ သက်ဝင်သည့်နေ့မှစ၍ လိုက်နာဆောင်ရွက်ရမည်။

၇၆။ ရင်းနှီးမြှုပ်နှံသူသည် လုပ်ငန်းရပ်စဲပါက ၎င်း၏ ရင်းနှီးမြှုပ်နှံမှုအတွက် အကောက်ခွန်နှင့် အခြားပြည်တွင်း အခွန်အကောက် ကင်းလွတ်ခွင့် (သို့မဟုတ်) သက်သာခွင့် (သို့မဟုတ်) နှစ်မျိုး လုံးတို့ဖြင့် ပြည်ပမှတင်သွင်းခဲ့သော စက်ယန္တရားများ၊ပစ္စည်းကိရိယာများ၊ မော်တော်ယာဉ်များနှင့် ပြည်ပမှ တင်သွင်းခဲ့သည့် ပစ္စည်းများအားလုံး ရောင်းချခြင်း၊ ပြန်လည်တင်ပို့ခြင်း၊ စီမံခန့်ခွဲခြင်း တို့ဆောင်ရွက်ရာတွင် ကော်မရှင်၏ ခွင့်ပြုချက် နှင့်အညီ တင်သွင်းစဉ်က ခံစားခဲ့သော အခွန် ကင်းလွတ်ခွင့် (သို့မဟုတ်) သက်သာခွင့် (သို့မဟုတ်) နှစ်မျိုးစလုံးကို ပြန်လည်ပေးဆောင် ပြီးမှသာ ဆောင်ရွက်ရမည်။

၇၇။ ရင်းနှီးမြှုပ်နှံသူသည် ကော်မရှင်မှခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့် ရရှိပြီးပါက သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတစ်ခု သို့မဟုတ် အဖွဲ့အစည်းများနှင့် လိုအပ်သည့် ပဋိညာဉ်စာချုပ်များအား ချုပ်ဆိုခြင်း၊ လက်မှတ်ရေးထိုးခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား စတင်ခြင်းများ ပြုလုပ်နိုင်သည်။

၇၈။ ပုဒ်မ ၇၇ တွင် ဖော်ပြထားသည့် ပဋိညာဉ်စာချုပ်များ သက်တမ်း တိုးမြှင့်ခြင်း၊ ပြင်ဆင်ခြင်း တို့အတွက် ကော်မရှင်၏ ခွင့်ပြုချက် ရယူရမည်။

၇၉။ ရင်းနှီးမြှုပ်နှံသူသည် လုပ်ငန်းများ လုပ်ဆောင်ရာတွင် လုပ်ငန်းအမျိုးအစား အလိုက် သက်ဆိုင်ရာဥပဒေများနှင့်အညီ ကျန်းမာရေးဆိုင်ရာ ဆန်းစစ်ချက်၊ ယဉ်ကျေးမှု အမွေအနှစ်များ ထိခိုက်မှု ဆန်းစစ်ချက်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ချက်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက်တို့ကို ဆောင်ရွက်ရမည်။

၈၀။ ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်ရယူထားသော လုပ်ငန်းအားလုပ်ငန်း သက်တမ်း ကာလအတွင်း အခြားပုဂ္ဂိုလ်တစ်ဦးဦးသို့ တစ်ဆင့်ငှားရမ်းခြင်း၊ ပေါင်နှံခြင်း၊ အစုရှယ်ယာ လွှဲပြောင်းခြင်း၊ လုပ်ငန်းလွှဲပြောင်းခြင်းတို့ကို ကော်မရှင်သို့ အသိပေးတင်ပြရမည်။

အခန်း (၁၉)

အာမခံထားရှိခြင်း

၈၁။ ရင်းနှီးမြှုပ်နှံသူသည် နိုင်ငံတော်အတွင်း အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ရှိသည့် အာမခံ လုပ်ငန်းတစ်ခုခုတွင် သတ်မှတ်သော အာမခံအမျိုးအစားများကိုထားရှိရမည်။

အခန်း(၂၀)

ကင်းလွတ်ခွင့်နှင့်သက်သာခွင့်များ

၈၂။ ကော်မရှင်သည် နိုင်ငံတော်အတွင်း ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည့် ကဏ္ဍများတွင် ရင်းနှီး မြှုပ်နှံမှုများ ဝင်ရောက်စေခြင်းအားဖြင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု စေရေးအတွက်လည်းကောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ အချိုးကျမျှတစွာ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက်လည်းကောင်း အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် တစ်ရပ်ရပ်ကို ဖြစ်စေ၊ တစ်ရပ်ရပ်ထက် ပို၍ဖြစ်စေ ခံစားခွင့်ပြုရန် ရင်းနှီးမြှုပ်နှံသူက လျှောက်ထားလာလျှင် စိစစ်၍ ခွင့်ပြုပေးနိုင်သည်။

၈၃။ ဝင်ငွေခွန် ကင်းလွတ်ခွင့် နှင့်ပတ်သက်၍ ဖွံ့ဖြိုးမှုနည်းပါးသည့်တိုင်းဒေသကြီးနှင့် ပြည်နယ် များအား ဇန် (၁) အဖြစ် လည်းကောင်း၊ ဖွံ့ဖြိုးမှု အသင့်အတင့်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် များအား ဇန်(၂)အဖြစ် လည်းကောင်း၊ ဖွံ့ဖြိုးမှုရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအား ဇန်(၃) အဖြစ်လည်းကောင်း အစိုးရအဖွဲ့၏အတည်ပြုချက်ဖြင့် ကော်မရှင်က အမိန့်ကြော်ငြာစာ ထုတ်ပြန် သတ်မှတ်ကာ ယင်းသတ်မှတ်ဇန်အတွင်း ရင်းနှီးမြှုပ်နှံမှုမြင်တင်ရန် အစိုးရအဖွဲ့က အတည်ပြု

ထားသောကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများအား အောက်ပါအတိုင်း ကင်းလွတ်ခွင့် ပြုနိုင်သည် -

- (က) ဇန်(၁)အတွင်း ရင်းနှီးမြှုပ်နှံသူများအား စီးပွားဖြစ် စတင်သောနှစ် အပါအဝင် တစ်ဆက်တည်း ၇ နှစ်အထိ လည်းကောင်း၊ ဇန်(၂)အတွင်း ရင်းနှီးမြှုပ်နှံသူများအား စီးပွားဖြစ်စတင်သောနှစ် အပါအဝင် တစ်ဆက်တည်း ၅ နှစ်အထိ လည်းကောင်း၊ ဇန်(၃) အတွင်း ရင်းနှီးမြှုပ်နှံသူများအား စီးပွားဖြစ် စတင်သောနှစ် အပါအဝင် တစ်ဆက်တည်း ၃ နှစ် အထိ လည်းကောင်း ဝင်ငွေခွန် ကင်းလွတ်ခွင့် ပြုနိုင်သည်။
- (ခ) အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ကော်မရှင်သည် ဇန်သတ်မှတ်ခြင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် မူတည်ကာ အခါအား လျော်စွာ လိုအပ်သလို ပြောင်းလဲသတ်မှတ်နိုင်သည်။
- (ဂ) ဝင်ငွေခွန် ကင်းလွတ်ခွင့်ကို ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ဆောင်ရွက်ရန် ကော်မရှင်က အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားသည့် ကဏ္ဍများအတွက်သာ ခွင့်ပြုရမည်။

၈၄။ အခန်း(၁၃)ပါ ရင်းနှီးမြှုပ်နှံမှုများ ဆက်ဆံဆောင်ရွက်ခြင်း ပြဋ္ဌာန်းချက်တွင် မည်သို့ပင် ဆိုစေကာမူ အစိုးရအဖွဲ့သည် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ၊ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများအား ထောက်ပံ့ကြေးများ၊ ငွေကြေးထောက်ပံ့မှုများ၊ စွမ်းဆောင်ရည် မြှင့်တင်ခြင်း၊ သင်တန်းများဖွင့်လှစ်ပေးခြင်းနှင့် ရင်းနှီးမြှုပ်နှံသူများနှင့် လုပ်ငန်းများ၊ ၎င်းရင်းနှီး မြှုပ်နှံသူများနှင့် လုပ်ငန်းများမှ ဆောင်ရွက်နေသည့်နေရာ သို့မဟုတ် စီးပွားရေးကို အခြေခံ ထားသည့် အခြားဆောင်ရွက်ချက်များတွင် အထူးပြဋ္ဌာန်းချက်နှင့် သာလွန်သော ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များကို ထောက်ပံ့ပေးနိုင်သည်။

၈၅။ ကော်မရှင်သည် ရင်းနှီးမြှုပ်နှံသူက တင်ပြလျှောက်ထားလာလျှင် အောက်ပါ အကောက်ခွန် နှင့် အခြား ပြည်တွင်းအခွန်အကောက်များ ကင်းလွတ်ခွင့်ကို စိစစ်ခွင့်ပြုပေးနိုင်သည် -

- (က) လုပ်ငန်း တည်ဆောက်မှုကာလ (သို့မဟုတ်) လုပ်ငန်းပြင်ဆင်မှုကာလအတွင်း အမှန်တကယ် လိုအပ်၍ တင်သွင်းသော စက်ပစ္စည်းများ၊ အသုံးဆောင် တန်ဆာ ပလာများ၊ စက်ကိရိယာ အစိတ်အပိုင်းများ၊ စက်အရန်ပစ္စည်းများ၊ ပြည်တွင်း၌ ဝယ်ယူရရှိနိုင်ခြင်း မရှိသော တည်ဆောက်ရေး ပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများ အပေါ်တွင် အကောက်ခွန် ဖြစ်စေ၊ အခြား ပြည်တွင်းအခွန်အကောက်များဖြစ်စေ၊ နှစ်မျိုးလုံးကိုဖြစ်စေ ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်၊

- (ခ) ပြည်ပသို့ ရာနှုန်းပြည့်တင်ပို့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများက ပို့ကုန်ထုတ်လုပ်ရန်အတွက် တင်သွင်းသော ကုန်ကြမ်းပစ္စည်းများ၊ တစ်ပိုင်းတစ်စ ထုတ်လုပ်ပြီးသော ကုန်ပစ္စည်းများ အပေါ်တွင် အကောက်ခွန်ဖြစ်စေ၊ အခြား ပြည်တွင်း အခွန်အကောက်များဖြစ်စေ၊ နှစ်မျိုးလုံးကိုဖြစ်စေ ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်၊
- (ဂ) ပြည်ပမှ ကုန်ကြမ်းပစ္စည်းများနှင့် တစ်စိတ်တစ်ပိုင်း ထုတ်လုပ်ပြီးသော ပစ္စည်းများ တင်သွင်းပြီး ပြည်တွင်း၌ ကုန်ပစ္စည်းထုတ်လုပ်ကာ ပြည်ပသို့ ပြန်လည်တင်ပို့ခဲ့လျှင် တင်ပို့သည့် ကုန်ပစ္စည်း ပမာဏအတွက် ပြည်ပမှတင်သွင်းခဲ့သော ကုန်ကြမ်းပစ္စည်းများနှင့် တစ်စိတ်တစ်ပိုင်း ထုတ်လုပ်ပြီးသော ပစ္စည်းများအပေါ်တွင် ကောက်ခံခဲ့သော အကောက်ခွန်ဖြစ်စေ၊ အခြား ပြည်တွင်းအခွန်အကောက်များ ဖြစ်စေ၊ နှစ်မျိုးလုံးကိုဖြစ်စေ ပြန်လည်ထုတ်ပေးခွင့်၊
- (ဃ) ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးမြှင့်ပြီး မူလ ရင်းနှီးမြှုပ်နှံသည့်လုပ်ငန်းအား ခွင့်ပြုထားသည့် သက်တမ်းကာလအတွင်း တိုးချဲ့လုပ်ကိုင်ပါက ယင်းသို့ တိုးချဲ့သည့် လုပ်ငန်းအတွက် အမှန်တကယ် အသုံးပြုရန်လိုအပ်၍ တင်သွင်းသော စက်ပစ္စည်းများ၊ စက်ကိရိယာများ၊ အသုံးအဆောင် တန်ဆာပလာများ၊ စက်ကိရိယာ အစိတ်အပိုင်းများ၊ စက်အရန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ပြည်တွင်း၌ ဝယ်ယူရရှိနိုင်ခြင်းမရှိသော တည်ဆောက်ရေးပစ္စည်းများ အပေါ်တွင် အကောက်ခွန်ဖြစ်စေ၊ အခြား ပြည်တွင်းအခွန်အကောက်များဖြစ်စေ၊ နှစ်မျိုးလုံးကိုဖြစ်စေ ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်။

၈၆။ ကော်မရှင်သည် ရင်းနှီးမြှုပ်နှံသူက လျှောက်ထားလာလျှင် အောက်ပါ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်ကို လိုအပ်သလို စိစစ်ခွင့်ပြုနိုင်သည် -

- (က) ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့် ရရှိထားသည့် လုပ်ငန်းမှ ရရှိသည့် အမြတ်ငွေကို အဆိုပါလုပ်ငန်းတွင်ဖြစ်စေ၊ ၎င်း၏ အခြားအမျိုးအစားတူ လုပ်ငန်းတွင်ဖြစ်စေ တစ်နှစ်အတွင်း၌ ပြန်လည်ရင်းနှီးမြှုပ်နှံလျှင် ထိုအမြတ်ငွေအပေါ်တွင် ဝင်ငွေခွန် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်။
- (ခ) ဝင်ငွေခွန်စည်းကြပ်ရန် အလို့ငှာ စက်ပစ္စည်း၊ စက်ကိရိယာ၊ အဆောက်အအုံ သို့မဟုတ် လုပ်ငန်းသုံး အခြားမတည် ပစ္စည်းများအပေါ်တွင် သတ်မှတ်အချိန်ကာလထက် လျော့နည်းသော ပစ္စည်းတန်ဖိုးလျော့တွက်နှုန်းများအရ တွက်ချက်ပြီး ပစ္စည်းတန်ဖိုးလျော့တွက်ငွေကို အမြတ်ငွေထဲမှ နုတ်ပယ်ခွင့်။

(ဂ) နိုင်ငံတော်အတွင်း အမှန်တကယ်လိုအပ်၍ ဆောင်ရွက်သည့် လုပ်ငန်းဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကုန်ကျစရိတ်ကို အခွန်စည်းကြပ် ထိုက်သော ဝင်ငွေမှ နုတ်ပယ်ခွင့်။

(ဃ) နိုင်ငံခြားသားများ၏ ဝင်ငွေအပေါ်တွင် ပြည်တွင်းနေ နိုင်ငံသားများ ပေးဆောင် သည့် ဝင်ငွေခွန် နှုန်းထားများအတိုင်း ဝင်ငွေခွန် ပေးဆောင်ခွင့်။

၈၇။ အထက်ဖော်ပြပါ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များမှအပ အခြားအခွန်ဆိုင်ရာ ကိစ္စရပ် များအား သက်ဆိုင်ရာ အခွန်ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်။

၈၈။ အထက်ဖော်ပြပါ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များသည် အထူးစီးပွားရေးဇုန်တွင် လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်ခြင်းမရှိစေရ။

အခန်း(၂၁)

အငြင်းပွားမှုဖြေရှင်းခြင်း

၈၉။ ဤဥပဒေကို ထိထိရောက်ရောက် အကောင်အထည်ဖော်ရာတွင် ကော်မရှင်သည် ပြဿနာရပ်များအား တရားဝင်အငြင်းပွားမှု အဆင့်သို့ မရောက်ရှိခင် ဖြေရှင်းနိုင်ရန်နှင့် အငြင်း ပွားမှု ဖြစ်ပွားခြင်းမှ ကာကွယ်ရန်အတွက် သက်ဆိုင်သည့် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန် နစ်နာမှု ဖြေရှင်းသည့်နည်းလမ်း တစ်ရပ်ကို စီမံချမှတ်ရမည်။

၉၀။ ရင်းနှီးမြှုပ်နှံမှု အငြင်းပွားမှုများကို တရားရုံး သို့မဟုတ် အနုညာတစုံရုံးတို့တွင် တရားမစွဲ ဆိုမီ အငြင်းပွားသူများသည် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် ထိုက်သင့်သည့် ကြိုးပမ်းမှုများအားလုံးကို အသုံးပြုရမည်။

၉၁။ ပုဒ်မ ၉၀ ပါ ပြဋ္ဌာန်းချက်ကို မထိခိုက်စေဘဲ ရင်းနှီးမြှုပ်နှံသူများနှင့် အစိုးရအဖွဲ့တို့သည် ရင်းနှီးမြှုပ်နှံမှု အငြင်းပွားမှုများကို စစ်ဆေးစီရင်ရန် အနုညာတစီရင်သည့် နည်းလမ်း သို့မဟုတ် အခြားဖြေရှင်းသည့် နည်းလမ်းများကို မည်သည့် အချိန်တွင်မဆို သဘောတူနိုင်သည်။

၉၂။ ရင်းနှီးမြှုပ်နှံသူတစ်ဦးသည် ၎င်း၏ ရင်းနှီးမြှုပ်နှံမှု နှင့်စပ်လျဉ်း၍ အခြားရင်းနှီးမြှုပ်နှံသူ နှင့်ဖြစ်ပွားသည့် မည်သည့်အငြင်းပွားမှုကိုမဆို ပုဒ်မ ၉၀ ပါအတိုင်း ဖြေရှင်း၍ မရပါက သက်ဆိုင်ရာ စာချုပ်တွင် ဖော်ပြထားသည့် အငြင်းပွားမှု ဖြေရှင်းခြင်း နည်းလမ်း (သို့မဟုတ်) ပြည်တွင်း တရားရုံးတွင် ဖြေရှင်းသည့်နည်းလမ်း (သို့မဟုတ်) အနုညာတစီရင် ခြင်းနည်းလမ်း (သို့မဟုတ်) အခြားအငြင်းပွားမှု ဖြေရှင်းသည့် နည်းလမ်းတို့ဖြင့် ဖြေရှင်းရမည်။

၉၃။ နိုင်ငံခြားအနုညာတစုံရုံးက ဆုံးဖြတ်သည့် မည်သည့် ဆုံးဖြတ်ချက်ကိုမဆို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် အသိအမှတ်ပြု၍ အာဏာသက်ဝင်စေရန် နိုင်ငံခြား အနုညာတ

ခုံရုံးဆုံးဖြတ်ချက်များကို အသိအမှတ်ပြုခြင်းနှင့် အာဏာသက်ဝင်စေခြင်းဆိုင်ရာ သဘောတူညီချက် (၁၉၅၈) အပါအဝင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်က အခြားသော အပြည်ပြည်ဆိုင်ရာစာချုပ်များအရ ပြည်တွင်းဥပဒေအဖြစ် ပြဋ္ဌာန်းထားသည့် နည်းလမ်းအတိုင်း အသိအမှတ်ပြု၍ အာဏာသက်ဝင်စေရမည်။

အခန်း(၂၂)
စီမံခန့်ခွဲရေး ပြစ်ဒဏ်

၉၄။ ကော်မရှင်သည် -

(က) ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ဤဥပဒေအရ ထုတ်ပြန်သည့် စည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက် သို့မဟုတ် ခွင့်ပြုမိန့်ပါ စည်းကမ်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်သည့် ရင်းနှီးမြှုပ်နှံသူ အပေါ်တွင် အောက်ပါ စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်တစ်ရပ်ကိုဖြစ်စေ သို့မဟုတ် တစ်ရပ်ထက်ပိုသော ပြစ်ဒဏ်များကိုဖြစ်စေ ချမှတ်နိုင်သည်။ -

- (၁) သတိပေးခြင်း၊
- (၂) အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များကို ယာယီ ရပ်ဆိုင်းခြင်း၊
- (၃) ခွင့်ပြုမိန့်ကိုပြန်လည် ရုပ်သိမ်းခြင်း၊
- (၄) နောင်တွင်မည်သည့် ခွင့်ပြုမိန့်မျှ ထုတ်ပေးမည် မဟုတ်သော နာမည်ပျက်စီးပွားရေး လုပ်ငန်းစာရင်း၌ ထည့်သွင်းခြင်း။

(ခ) ပုဒ်မ ၉၄ ပုဒ်မခွဲ (က) အရ စီမံခန့်ခွဲမှုပြစ်ဒဏ် မချမှတ်ခင် ကော်မရှင်က စီမံခန့်ခွဲမှုပြစ်ဒဏ်နှင့်စပ်လျဉ်းသည့် ကြိုတင်အကြောင်းကြားစာကို ရင်းနှီးမြှုပ်နှံသူသို့ အကြောင်းကြားရမည်။ ရင်းနှီးမြှုပ်နှံသူသည် ၎င်းအပေါ် စီမံခန့်ခွဲမှု ပြစ်ဒဏ် ချမှတ်ခြင်း နှင့်စပ်လျဉ်း၍ စာဖြင့်ရေးသား မေးမြန်းနိုင်ခွင့်ရှိရမည်။

(ဂ) ပုဒ်မ ၉၄ ပုဒ်မခွဲ(က)အရ စီမံခန့်ခွဲမှု ပြစ်ဒဏ်ချမှတ်ရာတွင် ထို့သို့ ချမှတ်ရသည့် အကြောင်းအရင်းကို ယင်းချမှတ်သည့် ဆုံးဖြတ်ချက်နှင့်အတူ ဖော်ပြပေးရမည်။

၉၅။ ကော်မရှင်က ပုဒ်မ ၉၄ အရ ချမှတ်သည့် ဆုံးဖြတ်ချက်တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ကျေနပ်မှုမရှိသည့် ရင်းနှီးမြှုပ်နှံသူသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားနိုင်သည်။

၉၆။ ရင်းနှီးမြှုပ်နှံသူသည် ပုဒ်မ ၇၄ (က)၊ (ဂ)၊ (စ) ပါ ဖော်ပြထားချက်များ နှင့်စပ်လျဉ်း၍ ဆောင်ရွက်ရန်ရှိသည့် ဝတ္တရားများနှင့် တာဝန်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်တစ်ရပ်ရပ်ကို ကျခံစေရမည်။

၉၇။ ရင်းနှီးမြှုပ်နှံသူသည် ပုဒ်မ ၇၄ ပုဒ်မခွဲ (ခ)၊ (ချ)၊ (ပ)ပါ ပြဋ္ဌာန်းချက်ကို ပျက်ကွက်ခြင်း သို့မဟုတ် ကျူးလွန်ခြင်းဖြစ်ပါက သက်ဆိုင်သည့် တည်ဆဲ ဥပဒေများနှင့်အညီ ပြစ်မှုကြောင်း အရ ဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ အရေးယူခြင်းခံရမည်ဖြစ်ပြီး ပုဒ်မ ၇၄ ပုဒ်မခွဲ (ဃ)၊ (င)၊ (ဆ)၊ (ဇ)၊ (ဈ)၊ (ည)၊ (ဋ)၊ (ဌ) ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ပါက ဤဥပဒေအရ အရေးယူ မည့်အပြင် လိုအပ်ပါက သက်ဆိုင်သည့် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ အရေးယူခြင်းခံရမည်။

၉၈။ ရင်းနှီးမြှုပ်နှံသူသည် ကော်မရှင်၊ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းသို့ ပြုစု တင်ပြသော အဆိုပြုချက်၊ စာရင်းဇယားများ၊ စာချုပ်စာတမ်း အထောက်အထားများ၊ ငွေရေး ကြေးရေး၊ အလုပ်သမား ခန့်ထားရေးဆိုင်ရာ အထောက်အထားများ စသည်တို့ကို တမင် မမှန် မကန်ဖော်ပြကြောင်း သို့မဟုတ် ထိမ်ချန်ကြောင်း ခိုင်လုံသော သက်သေခံ အထောက်အထားများ ပေါ်ပေါက်လျှင် ပြစ်မှုကြောင်းအရ အရေးယူခြင်းခံရမည်။

၉၉။ ရင်းနှီးမြှုပ်နှံသူသည် ပုဒ်မ ၄၈ ပါ တားမြစ်သည့် လုပ်ငန်းများကို လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်ခြင်း သို့မဟုတ် ဖောက်ဖျက်ခြင်းပြုလျှင် ဤဥပဒေအရ အရေးယူမည့် အပြင် လိုအပ် ပါက တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ အရေးယူခြင်းခံရမည်။

အခန်း(၂၃)

အထွေထွေကင်းလွတ်ခွင့်များ

၁၀၀။ ဤဥပဒေပါ မည်သည့် ပြဋ္ဌာန်းချက်ကမျှ အစိုးရအဖွဲ့၏ ဆင်ခြင်တုံတရားဖြင့် ချမှတ်ထား သော သို့မဟုတ် ထိန်းသိမ်းထားသော မျှတမှုရှိသည့် အောက်ပါ ဆောင်ရွက်ချက်များ အပေါ် တားမြစ်သည်ဟု မှတ်ယူခြင်းမပြုရ-

- (က) ပြည်သူ့ ကိုယ်ကျင့်တရား ကာကွယ်ရန် သို့မဟုတ် အများပြည်သူအကျိုးငှာ ထိန်းသိမ်းရန် လိုအပ်ချက်၊
- (ခ) လူသား၊ တိရိစ္ဆာန် သို့မဟုတ် အပင်များ၏ သက်တမ်း သို့မဟုတ် ကျန်းမာရေး ကာကွယ်ရန် လိုအပ်ချက်၊
- (ဂ) ရင်းနှီးမြှုပ်နှံသူများ၊ ဘဏ်တွင် ငွေကြေးအပ်နှံသူများ၊ ငွေကြေးဈေးကွက်တွင် ပါဝင်ဆောင်ရွက်သူများ၊ အာမခံထားရှိသူများ၊ အာမခံတောင်းသူများ သို့မဟုတ်

ယုံမှတ်အပ်နှံမှု တာဝန်ရှိသည့် ဘဏ္ဍာရေး အဖွဲ့အစည်းတစ်ခုရှိ လူပုဂ္ဂိုလ်များကို ကာကွယ်ခြင်း၊

- (ဃ) ဘဏ္ဍာရေး အဖွဲ့အစည်းများ၏ လုံခြုံရေး၊ ရပ်တည်နိုင်မှု၊ တည်မြဲမှုနှင့် တည်ငြိမ်မှုကို အာမခံခြင်း၊
- (င) နိုင်ငံတော်၏ ဘဏ္ဍာရေးစနစ် တည်တံ့ခိုင်မြဲမှုနှင့် တည်ငြိမ်မှုကို အာမခံခြင်း၊
- (စ) ရင်းနှီးမြှုပ်နှံသူနှင့် ပတ်သက်၍ မျှတ၍ ထိရောက်မှုရှိသော စည်းကြပ်ခြင်း သို့မဟုတ် တိုက်ရိုက် အခွန်များ ကောက်ခံခြင်းအား သေချာစေရန် ရည်ရွယ်ခြင်း၊
- (ဆ) အနုပညာဆိုင်ရာ၊ သမိုင်းဆိုင်ရာ သို့မဟုတ် ရှေးဟောင်း တန်ဖိုးရှိသော အမျိုးသားအမွေအနှစ် ရတနာများ ကာကွယ်ရေးအတွက် ဆောင်ရွက်ခြင်း၊
- (ဇ) ပြည်တွင်း ထုတ်လုပ်မှု သို့မဟုတ် သုံးစွဲမှုများကြောင့် ထိခိုက်မှုဖြစ်စေပါက ယင်းသို့မဖြစ်စေရန် သဘာဝသယံဇာတများအား ထိန်းသိမ်းရန် ဆောင်ရွက်ခြင်း။

အခန်း(၂၄)

လုံခြုံရေးဆိုင်ရာ ကင်းလွတ်ခွင့်များ

- ၁၀၁။ (က) ဤဥပဒေပါ မည်သည့်ပြဋ္ဌာန်းချက်ကမျှ အစိုးရအဖွဲ့အား လုံခြုံရေး အကျိုးစီးပွား ကာကွယ်ရန်အတွက် လိုအပ်သော ဆောင်ရွက်ချက်များ ပြုလုပ်ခြင်းကို တားမြစ် သည်ဟု မမှတ်ယူရ။
- (ခ) ဤဥပဒေပါ ပြဋ္ဌာန်းသတ်မှတ်ချက်များသည် အစိုးရအဖွဲ့က နိုင်ငံတော်၏ အရေး ပါသော လုံခြုံရေးကိစ္စကို ကာကွယ်ရန်အတွက် လိုအပ်သည်ဟု ယူဆရသည့် အောက်ဖော်ပြပါ ဆောင်ရွက်ချက် တစ်စုံတစ်ရာ လုပ်ဆောင်ခြင်းကို တားဆီးခြင်း မရှိစေရ -
- (၁) တပ်မတော် သို့မဟုတ် အခြားလုံခြုံရေးအဖွဲ့အား လက်နက်၊ ခဲယမ်း မီးကျောက်နှင့် စစ်လက်နက်ကိရိယာ၊ တန်ဆာပလာများ ထောက်ပံ့ရန် အတွက် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ဆောင်ရွက်သော ဆောင်ရွက် ချက်များ။
 - (၂) နိုင်ငံတကာဆက်ဆံရေးတွင် စစ်ဖြစ်ပွားခြင်းနှင့် အခြားအရေးပေါ် အခြေ အနေများအရ လိုအပ်သလိုဆောင်ရွက်ခြင်း။

အခန်း(၂၅)

အထွေထွေ

၁၀၂။ ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်က အတည်ပြု လက်ခံထားသော အပြည်ပြည်ဆိုင်ရာ စာချုပ်များနှင့် သဘောတူညီချက်ပါ အချက် တစ်ရပ်ရပ်နှင့် ဆန့်ကျင်ကွဲလွဲပါက ထိုဆန့်ကျင်သည့် ပြဋ္ဌာန်းချက်အတွက် အပြည်ပြည် ဆိုင်ရာ စာချုပ်များနှင့် သဘောတူညီချက်ပါ အချက်များကို လိုက်နာရမည်။

၁၀၃။ ဤဥပဒေပြဋ္ဌာန်းပြီးနောက် လိုအပ်သော လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းခြင်း မပြုနိုင် သေးမီကာလအတွင်း ဤဥပဒေနှင့်ဆန့်ကျင်လျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ (ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် ၂၁/၂၀၁၂) အရ ထုတ်ပြန်ခဲ့သောနည်းဥပဒေများနှင့် မြန်မာနိုင်ငံ သားများရင်းနှီးမြှုပ်နှံမှုဥပဒေ (ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၈/၂၀၁၃) တို့ကို ဆက်လက်ကျင့်သုံးနိုင်သည်။

၁၀၄။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေ အမှတ် ၁၀/၁၉၈၈) သို့မဟုတ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ (၂၀၁၂ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၂၁။) သို့မဟုတ် မြန်မာနိုင်ငံသားများရင်းနှီးမြှုပ်နှံမှုဥပဒေ (၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၈။) တို့ကို အခြေခံ၍ ကော်မရှင်က ပေးအပ်ထားသည့် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုချက်သည် အဆိုပါ ရင်းနှီးမြှုပ်နှံမှုများ၏ သတ်မှတ်သက်တမ်းကုန်ဆုံးသည့် အချိန်အထိ ဆက်လက် အကျိုးသက်ရောက်စေရမည်။

၁၀၅။ တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင် ပါရှိစေကာမူ ဤဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ် ရပ်နှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ဤဥပဒေ နှင့်အညီသာ ဆောင်ရွက်ရမည်။

၁၀၆။ ဤဥပဒေအရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များနှင့်အညီ သဘောရိုးဖြင့် ဆောင်ရွက် ကြောင်း သက်သေအထောက်အထားခိုင်လုံသည့် ကိစ္စတစ်ရပ်ရပ်အတွက် ကော်မရှင် အဖွဲ့ဝင် တစ်ဦးဦးကိုဖြစ်စေ၊ ကော်မတီ သို့မဟုတ် အဖွဲ့ငယ်၏ အဖွဲ့ဝင်တစ်ဦးဦးကိုဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်း တစ်ဦးဦးကိုဖြစ်စေတရားမကြောင်းဖြင့်သော်လည်းကောင်း၊ ပြစ်မှုကြောင်းဖြင့်သော် လည်းကောင်း တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရ။

၁၀၇။ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံး၏ အရာထမ်း၊ အမှုထမ်းနှင့် ဝန်ထမ်းအားလုံး သည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ငန်း တာဝန်ထမ်းဆောင်ရာတွင် ရာဇသတ်ကြီး ပုဒ်မ ၂၁ အရ ပြည်သူ့ဝန်ထမ်းများ ဖြစ်သည်ဟု မှတ်ယူရမည်။

၁၀၈။ ကော်မရှင်အဖွဲ့ဝင်များသည် ဤဥပဒေအရ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် အဂတိတရား ကင်းရှင်းစွာဖြင့် ဆောင်ရွက်ရမည်။

၁၀၉။ ကော်မရှင်သည် မိမိရရှိထားသည့် သတင်းအချက်အလက်များကို ဤဥပဒေပါ ရည်ရွယ်ချက်များ အကောင်အထည်ဖော်ရန် ကိစ္စများမှတစ်ပါး အခြားနည်းဖြင့် အသုံးပြုခြင်းမှ ရှောင်ကြဉ် ရမည်။

၁၁၀။ ပုဒ်မ ၉၅ အရ စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်များနှင့်စပ်လျဉ်း၍ အယူခံခြင်း မှတစ်ပါး ဤဥပဒေအရ အပ်နှင်းသော လုပ်ပိုင်ခွင့်နှင့်အညီ ကော်မရှင်ကချမှတ်သော အဆုံးအဖြတ်သည် အပြီးအပြတ် အတည်ဖြစ်သည်။

၁၁၁။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆောင်ရွက်နိုင်စေရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန သို့မဟုတ် အဖွဲ့အစည်း တစ်ခုခုသည် ကော်မရှင်၏-

- (က) ရုံးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရမည်။
- (ခ) ကုန်ကျစရိတ်များကို ကျခံရမည်။

၁၁၂။ ဤဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်-

- (က) စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် လိုအပ်သော နည်းဥပဒေ ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ အမိန့်ကြော်ငြာစာနှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။
- (ခ) ကော်မရှင်သည် အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

၁၁၃။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေ (၂၀၁၂ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၂၁။) နှင့် မြန်မာနိုင်ငံ သားများရင်းနှီးမြှုပ်နှံမှုဥပဒေ (၂၀၁၃ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၁၈။) တို့ကို ဤဥပဒေဖြင့်ရုပ်သိမ်းလိုက်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ရုပ်သိမ်းလိုက်သော်လည်း ယင်းဥပဒေအရ တည်ထောင်ထားရှိသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ဤဥပဒေအရ ဆက်ခံမည့် ကော်မရှင်အား တာဝန်ဝတ္တရားများ လွှဲအပ်ပေးသည့် နေ့အထိ လုပ်ငန်းများကို ဆောင်ရွက်ခွင့်ရှိစေရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။

(ပုံ)ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်